

အေပီဇွဲပီဇွဲ

AWIG - AWIG

၇၁၁၉၀၁၁၂၃၄၅၆၇၈၉၀

DESA PAKRAMAN BANYUPOH



၇၁၁၉၀၁၁၂၃၄၅၆၇၈၉၀

DESA BANYUPOH

၇၁၁၉၀၁၁၂၃၄၅၆၇၈၉၀

KECAMATAN GEROKGAK

၇၁၁၉၀၁၁၂၃၄၅၆၇၈၉၀

KABUPATEN BULELENG

ပိဏက္ခိယကဏ္ဍိ

PIDAGING MAKA BANTANG

အဝိဇ္ဇာမိဂဗျာဓိပဗ္ဗေယျကဏ္ဍပဒ

AWIG-AWIG DESA PAKRAMAN BANYUPOH

ဗျာဓိမုဒ္ဓါ

MURDHA-CITTA.....

ပထမဗျာဓိပဒ

ဟကဏ္ဍိပိဏက္ခိယကဏ္ဍ

PRATHAMAS SARGAH

ARAN LAN WAWIDANGAN DESA

ဒုတိယဗျာဓိပဒ

ပဗ္ဗေယျကဏ္ဍပဒ

DWITYAS SARGAH

PAMIKUKUH LAN PATTIS

တတိယဗျာဓိပဒ

သုက္ခဏတတပဗ္ဗေယျ

TRITIYAS SARGAH

SUKERTHA TATA PAKRAMAN.....

ပဏ္ဍိတကဏ္ဍိ

Palet 1 Indik Krama

ပဏ္ဍိတကဏ္ဍိ

Palet 2 Indik Prajuru

ပဏ္ဍိတကဏ္ဍိ

Palet 3 Indik Kulkul

ပဏ္ဍိတကဏ္ဍိ

Palet 4 Indik Paruman.....

ပဏ္ဍိတကဏ္ဍိ

Palet 5 Indik Druwen Desa

စာတော်စာပေ

CATURTHAS SARGAH

ပဏ္ဍိတမောင်

Palet 6 Panyanggran Banjar

မုန့်မုန့်မုန့်မုန့်

SUKERTHA TATA AGAMA

ပဏ္ဍိတမောင်

Palet 1 Indik Dewa Yadnya

ပဏ္ဍိတမောင်

Palet 2 Indik Rsi Yadnya

ပဏ္ဍိတမောင်

Palet 3 Indik Pitra Yadnya

ပဏ္ဍိတမောင်

Palet 4 Indik Manusa Yadnya

ပဏ္ဍိတမောင်

Palet 5 Indik Bhuta Yadnya

ပဏ္ဍိတမောင်

PANCAMAS SARGAH

မုန့်မုန့်မုန့်မုန့်

SUKERTHA TATA PAWONGAN

ပဏ္ဍိတမောင်

Palet 1 Indik Pawiwahan.....

ပဏ္ဍိတမောင်

Palet 2 Indik Nyapihan.....

ပဏ္ဍိတမောင်

Palet 3 Indik Sentana

មស្ម័យស្វរោទ្យា

SASTHAS SARGAH

បក្សហិរ្យាហិក្ខិត្យាវិសាគិ

Palet 4 Indik Warisan.....

ស្មុគ្រុមាមាមាបក្សមហាគិ

SUKERTHA TATA PALEMAHAN

បក្សហិរ្យាហិក្ខិត្តយ

Palet 1 Indik Bhaya.....

បក្សហិរ្យាហិក្ខិត្តវាវិសាគុវិសាគិ

Palet 2 Indik Karang, Tegal, Carik

បក្សហិរ្យាហិក្ខិត្តាមហាយាគាគិ

Palet 3 Indik Pepayonan.....

បក្សហិរ្យាហិក្ខិត្តបក្សមាគិ

Palet 4 Indik Wewalungan

បក្សហិរ្យាហិក្ខិត្តបក្សមាគិ

Palet 5 Indik Wewangunan.....

សប្តមស្វរោទ្យា

SAPTAMAS SARGAH

វិសាគុវិសាគុវិសាគុ

WICARA LAN PAMINDANDA.....

បក្សហិរ្យាហិក្ខិត្តិសារា

Palet 1 Indik Wicara.....

បក្សហិរ្យាហិក្ខិត្តាមិសាគុ

Palet 2 Indik Pamidanda

ឧស្ម័យស្វរោទ្យា

ASTAMAS SARGAH

ក្សហិរ្យាហិក្ខិត្តិក្សហិរ្យាហិក្ខិត្តិ

NGUWAH-NGUWUHIN AWIG-AWIG ..

နဝမသွင်္ဂဟ

NAWAMAS SARGAH

နာမပုဒ်

SAMAPTA

မိုဝ်းသိဇ္ဇာ

MURDHA-CITTA

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါ

Om Awighnam Astu Nama Siddham

ဗာဏာပရမာနိဟာမိန္ဒါဗာဏာရက္ခဟာဗုဒ္ဓါမိဗ္ဗိဝါဇာ

Malarapan saking asung kerta waranugraha Ida Sanghyang Widhi Wasa

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

ngawentenang kahuripan Sakala Niskala ring Bhuwana Agung lan

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

Bhuwana Alit. Manut dresta, desane wantah pawakan pasayuban Krama

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

Desa rawuhing kulawarga pawongannia. Desane keanggehang Bhuwana

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

Agung pawongannia soang-soang pinaka Bhuwana Alit.

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

Sotaning Bhuwana Agung, desane wantah pawakan Bhuwana maurip

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

jangkep saha Tri Hita Karana luwire :

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

ha. Parhyangan, sahananing kahyangan, panyiwian desa genah ngarcana

ဣဒ်မိဗ္ဗေယျမ္မာဓမ္မိဇ္ဇါဗုဒ္ဓါမိဗ္ဗိဝါဇာ

Ida Sanghyang Parama Wisesa, maka jiwatman desane.

၁။ ပဉ္စမဗာစါ၊ ဗဟုကရောပုဏ္ဏား၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊
 na. Palemahan, tanah kakuwuban desa sinanggeh stula sariraning desane.
 ၂။ ပဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊
 ca. Pawongan, krama saha warga desa maka sami maka pawakan Tri Kaya,
 ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ။

mawanan desane sida molah maprawerti.

ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ။

Adung patemoning Bhuwana kalih, malarapan Canti Jagathita,

နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ။

sinanggeh murdhaning prayojana pangriptaning Awig-awig Desa Pakraman.

နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ။

Pinaka putusing paseban wastu prasida prayojanan mami kabeh

ပဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ၊ ဗဟုကရောပုဉ္စမဗာစါ။

Prasama angidep muwah amagehaken kadi linging Awig-Awig iki.

နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ၊ နိဗ္ဗာန်ဗျူဟာ။

Om Santi, Santi, Santi Om

ပုဗ္ဗမေတ္တိကော
 PRATHAMAS SARGAH
 မဟာနန္ဒတီရိယဂါထာ
 ARAN LAN WEWIDANGAN DESA
 ပာဝေသါဒါ
 Pawos 1

ကောရံ ဒေသပဏ္ဍိတေ ဓမ္မံ ဝိစာဒိယတေ ဗုဒ္ဓိဗျူဟေ နိဂါဟနိ

- (1) Desa pakraman puniki mawasta Desa Pakraman Banyupoh.

ပုဏ္ဏိကော နန္ဒတီရိယဂါထာ စတုရစာ ဝိဒါယိတေ

- (2) Jebar kakuwub wawidangannyane mawates Nyatur Desa ပါရိသေဝံမာ :

inggih punika :

မာရ်မိယဂါထာ နိဂါဟနိ စတုရစာ ဝိဒါယိတေ

ha. Sisi Wetan/Kangin : Tepining Kauh Desa Pakraman ပိတောက်စာရ်

Penyabangan.

မာရ်မိယဂါထာ နိဂါဟနိ စတုရစာ ဝိဒါယိတေ

na. Sisi Kulon/ Kauh : Tepining Kangin Desa Pakraman ပိယုဗ်စာရ်

Pemuteran.

မာရ်မိယဂါထာ နိဂါဟနိ စတုရစာ ဝိဒါယိတေ

ca. Sisi Kidul/Kaja : Tepining Kelod Alas / Gunung.

က။ သိမ်ဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီ : ဖိလိပိုင်အစောတကတကတက

ra. Sisi Lor/Kelod : Tepining Kaja Segara Bali.

ဤဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီ

(3) Desa Pakraman Puniki kawangun antuk Pitung Banjar Pakraman

ဖိလိပိုင်အစောတကတကတကတကတကတက

Turmaning kapah dados Tempekan – Tempekan luire :

မ။ ကတကတကတကတကတကတကတကတကတက

ha. Banjar Pakraman Geria kapah dados Tigang Tempek luire :

က။ ကတကတကတကတကတကတကတကတကတက

1. Tempek Kangin.

ဤဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီ

2. Tempek Tengah.

ဤဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီ

3. Tempek Kauh.

ခ။ ကတကတကတကတကတကတကတကတကတက

na. Banjar Pakraman Laba Tengah kapah dados Kalih Tempek luire :

က။ ကတကတကတကတကတကတကတကတကတက

1. Tempek Kaja.

ဤဂုဏ်သုန္ဒရီဂုဏ်သုန္ဒရီ

2. Tempek Kelod.

မ။ ကတကတကတကတကတကတကတကတကတက

ca. Banjar Pakraman Kerta Sari kapah dados Tigang Tempek luire :

ក្រុងក្រុងមាត់ក្រុង

- 1. Tempek Kaja.

ក្រុងក្រុងមាត់ក្រុង

- 2. Tempek Tengah.

ក្រុងក្រុងមាត់ក្រុង

- 3. Tempek Kelod.

ក្រុងក្រុងមាត់ក្រុង

ra. Banjar Pakraman Taman Sari kapah dados Tigang Tempek luire:

ក្រុងក្រុងមាត់ក្រុង

- 1. Tempek Kangin.

ក្រុងក្រុងមាត់ក្រុង

- 2. Tempek Tengah.

ក្រុងក្រុងមាត់ក្រុង

- 3. Tempek Kauh.

ក្រុងក្រុងមាត់ក្រុង

ka. Banjar Pakraman Laba Sari kapah dados Tigang Tempek luire :

ក្រុងក្រុងមាត់ក្រុង

- 1. Tempek Kangin.

ក្រុងក្រុងមាត់ក្រុង

- 2. Tempek Tengah.

ក្រុងក្រុងមាត់ក្រុង

- 3. Tempek Kauh.

သၢၤကၢၤကွဲၤပၤကျဲၤနွံၤခါၤမၤတီၤကၤပၤဒုၤနၤနာၤနွံၤတဲၤကၤတၢၤမၤလၢၤလၢၤလၢၤ

da. Banjar Pakraman Karang Sari kapah dados Tigang Tempek luire :

ကံၤကၢၤကွဲၤပၤကျဲၤနွံၤခါၤ

1. Tempek Kaja.

ကံၤကၢၤကွဲၤပၤကျဲၤနွံၤခါၤ

2. Tempek Kangin.

ကံၤကၢၤကွဲၤပၤကျဲၤနွံၤခါၤ

3. Tempek Kauh.

သၢၤကၢၤကွဲၤပၤကျဲၤနွံၤခါၤမၤတီၤကၤပၤဒုၤနၤနာၤနွံၤတဲၤကၤတၢၤမၤလၢၤလၢၤလၢၤ

ta. Banjar Pakraman Melanting kapah dados Tigang Tempek luire :

ကံၤကၢၤကွဲၤပၤကျဲၤနွံၤခါၤ

1. Tempek Kaja.

ကံၤကၢၤကွဲၤပၤကျဲၤနွံၤခါၤ

2. Tempek Tengah.

ကံၤကၢၤကွဲၤပၤကျဲၤနွံၤခါၤ

3. Tempek Kelod.

သို့တို့သို့သို့

DWITYAS SARGAH

ပထိုပထိုပထိုပထို

PAMIKUKUH LAN PATTIS

ပပပပပပ

Pawos 2

၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀

Desa Pakraman Puniki ngamanggehang Pamikukuh utawi Dasar :

၇၈၉၀၁၂၃၄၅၆၇၈၉၀

(1) Pancasila

၇၈၉၀၁၂၃၄၅၆၇၈၉၀

(2) UUD 1945

၇၈၉၀၁၂၃၄၅၆၇၈၉၀

(3) Pasuaran Guru Wisesa sane Kamanggehang.

၇၈၉၀၁၂၃၄၅၆၇၈၉၀

(4) Tri Hita Karana manut Sada Cara Agama Hindu.

ပပပပပပ

Pawos 3

၇၈၉၀၁၂၃၄၅၆၇၈၉၀

Luir Patitis Desa Pakraman :

ကဏ္ဍကွကျဟံးဗိပုဗျာဒိတံသကထမဟိန္ဒူ။

(1) Ngukuhang miwah ngarajegang Agama Hindu

ဣန္ဒြိယိကံဗိပုဗျာဒိတံသကထမဟိန္ဒူ။

(2) Nginggilang tata prawertine Maagama.

ဣန္ဒြိယိကံသမ္ပန္နဗျာဒိတံသကထမဟိန္ဒူ။

(3) Ngerajegang Kasukertan Desa saha Pawongania Sakala lan Niskala.

တိတိယာဗျာဒိတံ

TRITIYAS SARGAH

သုက္ခတတပရမာဏီ

SUKERTHA TATA PAKRAMAN

ပဏ္ဍိတ

Palet 1

ဟိန္ဒူ

Indik Krama

ပုဂံသီ

Pawos 4

ကဏ္ဍကွကျဟံးဗိပုဗျာဒိတံသကထမဟိန္ဒူ။

(1) Sane kabawos Krama Desa inggih punika : Kulawarga sane Magama

ဟိန္ဒူသမ္ပန္နဗျာဒိတံသကထမဟိန္ဒူ။

Hindu sampun Marabian utawi Mawiwaha, Ngalingginin Karang Desa

ဟိန္ဒူဟာရန္တရိက္ခယဟေကံသိက္ခာပျာဏာဒါနံ။

inggihan nenten saha nyungsung Kahyangan Desa.

ဤ။ သံဇကပုဂ္ဂိုလ်ကမိစ္ဆာဗျူဟေယျံ။ သက္ကလကိစ္ဆာသိက္ခာသက္ကမိစ္ဆာဗျူဟေယျံ။

(2) Sajaba punika sinanggeh Tamiu, sane kabinayang dados Kalih inggih

ပုဂ္ဂိုလ်ကမိစ္ဆာဗျူဟေယျံ။ သက္ကလကိစ္ဆာသိက္ခာသက္ကမိစ္ဆာဗျူဟေယျံ။

punika Krama Tamiu sane Magama Hindu miwah Tamiu siosan Hindu.

ဟာဟာပါ။

Pawos 5

ဤ။ သက္ကမိစ္ဆာဗျူဟေယျံ။ သက္ကမိစ္ဆာဗျူဟေယျံ။

Krama Desa wantah Krama Kuuban.

ဟာဟာပါ။

Pawos 6

ကဝိဗျူဟေယျံ။ သက္ကမိစ္ဆာဗျူဟေယျံ။ သက္ကမိစ္ဆာဗျူဟေယျံ။

Kawit dados Krama Desa lan Panemayan tedun makrama desa :

ဤ။ သက္ကမိစ္ဆာဗျူဟေယျံ။ သက္ကမိစ္ဆာဗျူဟေယျံ။

(1) Kawit dados krama desa :

ဟာ။ သက္ကမိစ္ဆာဗျူဟေယျံ။ သက္ကမိစ္ဆာဗျူဟေယျံ။

ha. Mawiwit sangkaning ngamong Karang Desa.

ဣမာပကောကပ္ပေယျံ

Dresta lan Pararem.

ပာပဝါလာ

Pawos 7

ဒေဏိတံကတ္တိယာသါး

Tategenan Krama Desa :

ကံၤမဟာကတ္တိယာသါးမိကောကိန္နိဗိကောကိပါပာကတ္တိ

(1) Sahanan Krama Desa sami kakeninin Tategenan (Paturunan,

ပဝိကောကတ္တိယာသါးမိကောကိန္နိဗိကောကိပါပာကတ္တိ)

Papeson lan Ayahan) mamungkul Manut Dresta lan Pararem.

ဤမာပကောကတ္တိယာသါးမိကောကိန္နိဗိကောကိပါပာကတ္တိ

(2) Krama Balu Istri tan keni ayah – ayahan sakadi gaginan Lanang.

ဤမာပကောကတ္တိယာသါးမိကောကိန္နိဗိကောကိပါပာကတ္တိ

(3) Krama Balu Lanang Luput Ayahan nanging keni Papeson.

ဤမာပကောကတ္တိယာသါးမိကောကိန္နိဗိကောကိပါပာကတ္တိ

(4) Prade wenten sinalih tunggil krama rikalaning ngayah sadurung puput

မာပကောကတ္တိယာသါးမိကောကိန္နိဗိကောကိပါပာကတ္တိ

Sampun matilar tan pasadok ring prajuru wenang krama inucap keni

ပဝိကောကတ္တိယာသါးမိကောကိန္နိဗိကောကိပါပာကတ္တိ

pamidanda manut Pararem.

۱۱ سہا کئی کرا تائی کرائی کئی کئی کئی کئی

(5) Sahaning Krama Tamiu lan Tamiu keni Tategenan

کرا تائی کرائی کرائی کئی کئی

Manut Dresta lan Pararem.

پاوس ۸

Pawos 8

کرا تائی کرائی کرائی کئی کئی

Krama Desa kadadosang

۱۱ سہا کئی کرائی کرائی کئی کئی کئی کئی

(1) Mapuankid utawi tan tedun ngayah rikala : Sungkan, Matepetin anak

سungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sanc

سungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sanc

سungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sanc

mabuat polih tempo wantah Apisan sajabaning polih

کرا تائی کرائی کرائی کئی کئی

Kabebasan saking Prajuru.

۱۱ سہا کئی کرائی کرائی کئی کئی کئی کئی

(2) Nyada mapiteges ngamademang tategenan sasampun :

۱۱ سہا کئی کرائی کرائی کئی کئی کئی کئی

ha. Mayusa Nem Dasa Warsa tur kantun madruwe tanggungan.

ឧក្រិសិកាប្រាណ្ណ

Angga Sekaa Truna.

១ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

(4) Patut nguningayang ring. Kelian Desa prade :

២ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

ha. Madue oka embas.

៣ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

na. Kapiulangan seda.

៤ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

ca. Nerima Tamiu Lanang wiadin Istri jantos marerepan.

៥ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

ra. Kapanca Bhaya.

៦ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

ka. Okane kaambil / ngambil rabi (mawiwaha)

៧ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

da. Palas marabi.

៨ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

ta. Ngawangun prade mamurug wenang keni pamidanda

ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

manut Pararem.

៩ ឃ្លាត្រូវតែដឹងពីភារកិច្ចនៃប្រាណ្ណ

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning

မဟာဗျာအက္ခရာဓာတ်စုံကြီး
seosan sanc sampun kasungkemin manut Pararem.

မဟာမိတ်ကျမ်း

Pawos 10

ပဗျာပေဗျာပေဗျာလင်ပျာပေဗျာလင်ပျာဗျာအက္ခရာ

Patias utawi piolah-oliha Krama Desa :

မဟာဗျာလင်ပျာပေဗျာလင်ပျာဗျာအက္ခရာ

(1) Polih pasayuban Prajuru Desa.

မဟာဗျာလင်ပျာပေဗျာလင်ပျာဗျာအက္ခရာ

(2) Kabawosin kalih katiwakin pamutus sahanan wicarania

မဟာဗျာလင်ပျာပေဗျာလင်ပျာဗျာအက္ခရာ

(3) Dados kapilih miwah mamilih Prajuru

မဟာဗျာလင်ပျာပေဗျာလင်ပျာဗျာအက္ခရာ

(4) Patias seosan manut pararem

မဟာမိတ်ကျမ်း

Pawos 11

ပျာဗျာလင်ပျာပေဗျာလင်ပျာဗျာအက္ခရာ

Wusan dados Krama desa luwire:

ကဏ္ဍ ပုဂံ

(1) Prade :

ဟေၤ ဂံၤ

ha. Seda.

ကေၤသံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

na. Sangkaning pinunas ngaraga, saantukan nilar désa sasampun
ကေၤသံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

kalokika ring Paruman..

ကဏ္ဍ ကေၤသံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

(2) Kanorayang duaning tan prasida ngesehin solah maprawerti
သံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

setata mamurug Awig-Awig utawi sahanan duracara lianan
သံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

saha sampun kalokika ring Paruman.

ကဏ္ဍ နိၤဂံၤ

(3) Ninggal Agama Hindu.

၁။ သံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

(4) Sang wusan makrama :

ဟေၤ ဂံၤသံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

ha. Tan wenten polih pah-pahan Druwen Desa miwah
ကေၤသံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

Banjar.

ကေၤသံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

na. Muputang utang piutang ring Desa lan Banjar.

သံၤကိၤပိၤကွၤကုၤကံၤသံၤကွၤကိၤပိၤကွၤကံၤ

ca. Tan polih pasayuban Kasukertan.

ဃ။ ။ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 da. Kadadosang Ngeseng layon ring Setra sajabaning Krama
 ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 Inucap kakeninin Panukun Setra akehnyane
 ဝဏ္ဏဃာဃာသံဃိတိ။
 manut Pararem.

၅။ ။ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ

(5) Kapatutan Krama Tamiu lan Tamiu :

ဃ။ ။ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 ha. Krama Tamiu patut madana punia ring Banjar / Desa
 ဝဏ္ဏဃာဃာသံဃိတိ။
 Manut Pararem.

ဃ။ ။ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 na. Krama Tamiu patut polih patias marupa pitulung ring
 ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 sajroning katiben Kapanca Bhaya.

ဃ။ ။ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 ca. Tamiu patut nyungkemin tur nginutin sahananing paridabdab
 ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 miwah kahanan Desa Pakraman manut ring daging Awig-
 ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ။
 Awig, Dresta miwah Pararem.

ဃ။ ။ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ ဝဏ္ဏဃာဃာသံဃိတိ
 (6) Krama Desa sane Tan Keni Pamargin Ayah – ayahan, Paturunan

လၢနီၤခၢၣ်ကၢၣ်တၢ်သ့ၤလၢကၢၣ်ပုၤပၤကၢၣ်မၤပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤ

Lan Kekenan Manut Dresta lan Pararem sane sampun kaungghang

ကိၤပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤ

Ring Pararem Panyahcah Awig.

ပၤကၢၣ်ပၤကၢၣ်ပၤ

Palet 2

ဟိၤခၢၣ်ကၢၣ်တၢ်

Indik Prajuru

ပၤကၢၣ်ပၤကၢၣ်ပၤ

Pawos 12

ကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤ

(1) Desa Pakraman Puniki kaenter olih Kelian Desa Pakraman.

ကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤ

(2) Banjar Pakraman kaenter olih Kelian Banjar Pakraman .

ကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤ

(3) Kaadegang malarapan antuk pamilihan olih parumannya soang-

ကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤ

soang nyabran Limang Warsa, sajaba wenten parindikan teos tur

ကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤကၢၣ်ပၤ

dados kapilih malih .

၁။ နီလိဟာဂုဏ်ပဏ္ဍိတံ

(4) Kelian Desa patut :

ဟ။ ကာသိကိယာနုဂါဏ္ဍပုဂ္ဂလံပုဗ္ဗိ။

ha. Kadegang manuḍ Dresta lan Pararem .

၂။ ဗဟုဂုဏ်ပဏ္ဍိတံ

ca. Maduluran Dewa Saksi ring Pura Desa.

၃။ သမ္ပုဏ္ဍိတံ

ra. Sampun marabian saha maduluran Upacara Pawiwahan.

၄။ ဟိမဝန္တာ

ka. Uning tur satinut ring Awig-Awig.

၅။ သာသနာပဏ္ဍိတံ

da. Satata maparilaksana patut tur nganutin Sasana lan Swadharna.

၆။ ဝိသုဒ္ဓိ

ta. Mawibawa pawikan ring Agama lan Adat.

၇။ တနင်္ဂနာ

sa. Tan cedangga.

ဟဟဟဟဟ

Pawos 13

နီလိဟာဂုဏ်ပဏ္ဍိတံ

Kelian Desa Pakraman kasanggra olih :

ဟၢၢပတၢၢၣ်ၣ်

ha. Patajuh.

ကၢၢပတၢၢၣ်ကိၣ်ကၢၢ

na. Panyarikan.

မၢၢပတၢၢၣ်ကိၣ်

ca. Patengen.

ကၢၢကၢၢမိၣ်ကၢၢမၢၢကၢၢကၢၢကၢၢမၢၢမၢၢမိၣ်ကၢၢ

ra. Kasinoman akehnyane manut kawigunan.

ဣၢၢမၢၢကိၣ်ကၢၢကိၣ်ကၢၢကိၣ်ကၢၢကိၣ်ကၢၢကိၣ်ကၢၢ

(2) Sajeroning ngenterang kasukertan Niskala, Kelian Desa mucukang

ပမၢၢကၢၢမၢၢကၢၢမၢၢ

Pamangku kahyangan desa.

ဣၢၢပတၢၢၣ်ကၢၢကၢၢကိၣ်ကၢၢကိၣ်ကၢၢကိၣ်ကၢၢ

(3) Prajuru Desa ngadegang Kerta Desa, sane mawiwit Prajuru lepas

မိၣ်မၢၢမိၣ်ကၢၢမိၣ်ကၢၢမိၣ်ကၢၢ

Sang sane wikan ring Adat lan Agama sinanggeh Panglingsir

ကၢၢမၢၢမိၣ်ကၢၢမိၣ်ကၢၢမိၣ်ကၢၢ

Kasarengin Juru Ilikita saking Panyarikan Desa.

ဣၢၢပတၢၢၣ်ကၢၢကိၣ်ကၢၢကိၣ်ကၢၢကိၣ်ကၢၢ

(4) Prajuru ngadegang Pecalang Desa sane madue swadharma ngenterang

ကၢၢမိၣ်ကၢၢမိၣ်ကၢၢမိၣ်ကၢၢ

Katreptian Desa Pakraman risajeroning Tri Hita Karana.

၅။ ပြဌာန်းရေးကော်မတီ၏အမိန့်အရ အကျဉ်းချုပ်အကျဉ်းချုပ်

- (5) Prajuru Desa ngadegang Sabha Desa sane madue kawenangan
 တို့ကွယ်လွန်သည့်အခါ အကျဉ်းချုပ်အကျဉ်းချုပ်
 Ngrencanayang lan maicayang tatimbangan miwah muputang wicara
 ဟိန္ဒူဒဏ္ဍာန်အကျဉ်းချုပ်အကျဉ်းချုပ်။

Indik Adat lan Agama ring Desa Pakraman.

၆။ ပြဌာန်းရေးကော်မတီ၏အမိန့်အရ အကျဉ်းချုပ်အကျဉ်းချုပ်

- (6) Prajuru Desa Ngajegang Kawentenan Pangenter Desa Pakraman
 အကျဉ်းချုပ်အကျဉ်းချုပ်အကျဉ်းချုပ်အကျဉ်းချုပ်။

Lan Majelis Kerta Desa Pakraman manut Pararem.

ပုဒ်မ ၁၄

Pawos 14

၇။ မြို့နယ်အကျဉ်းချုပ်အကျဉ်းချုပ်အကျဉ်းချုပ်

- (1) Swadarmaning Kelian Desa Pakraman luire :
 ၇။ အကျဉ်းချုပ်အကျဉ်းချုပ်အကျဉ်းချုပ်အကျဉ်းချုပ်
 ha. Ngenterang pelaksanaan sadaging awig-awig miwah pararem
 အကျဉ်းချုပ်။

Desa .

၈။ အကျဉ်းချုပ်အကျဉ်းချုပ်အကျဉ်းချုပ်အကျဉ်းချုပ်

- na. Nuntun tur ngenterang krama rawuhing krama desa ngupadi

ကမုက္ခကောသုကောဓိကောဓိပါ။

kasukertan antuk patitis.

ကမုက္ခကောသုကောဓိကောဓိပါ။

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

ကမုက္ခကောသုကောဓိကောဓိပါ။

ra. Maka duta matemuang baos ring sapa sira ugi.

ကမုက္ခကောသုကောဓိကောဓိပါ။

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama

ကမုက္ခကောသုကောဓိကောဓိပါ။

Desa Pakraman.

ကမုက္ခကောသုကောဓိကောဓိပါ။

da. Swadharma lan Patias soang -soang Prajuru Desa ,

ကမုက္ခကောသုကောဓိကောဓိပါ။

Kerta Desa, Sabha Desa, Pecalang, Sekaa -sekaa miwah sane

ကမုက္ခကောသုကောဓိကောဓိပါ။

Tiosan Manut Dresta Lan Pararem

ကမုက္ခကောသုကောဓိကောဓိပါ။

(2) Tata caraning ngalaksanayang swadarma inucap tan maren patut manut

ကမုက္ခကောသုကောဓိကောဓိပါ။

ring Awig-Awig, Aturan-aturan Pemerintah,kecap Sastra Agama,

ကမုက္ခကောသုကောဓိကောဓိပါ။

Dresta miwah Pararem Desa.

ဤပြုစုရာဇာဓိပတိဗဟိုဥက္ကဋ္ဌအဖွဲ့အစည်းအဖွဲ့အစည်း

(3) Prade Prajuru iwang panglaksana keni pamidanda nikel ring

အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

Kaiwangan soang-soang krama saha kangkat karayanang

စာအုပ်အဖွဲ့အစည်း

Manut pararem.

၁။ ပဏိပတိဗဟိုဥက္ကဋ္ဌအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(4) Pangelaksana ring ajeng patut kauningayang utawi kasiarang ring ajeng

ပဏိပတိဗဟိုဥက္ကဋ္ဌအဖွဲ့အစည်း

Paruman desa.

၁။ ပြုစုရာဇာဓိပတိဗဟိုဥက္ကဋ္ဌအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(5) Prade wenten indik sekadi inucap ring ajeng. sinalih tunggil Prajuru

အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

Kaadegang nyendinin Prajuru inucap, prade sane kausanang punika

အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

Kelian Desa jantos tutug sengker warsannyane.

ပဏိပတိဗဟိုဥက္ကဋ္ဌအဖွဲ့အစည်း

ပဏိပတိဗဟိုဥက္ကဋ္ဌအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

Patias utawi olih-olihan Prajuru Desa :

ပၤကွၢ်ကၢ်ပိၤကွၢ်ကၢ်ကၢ်ကၢ်ကၢ်

Paruman tur kaingkupin antuk krama desa.

ဥၤကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်

(3) Magingsir genah Kadura desa.

ပၤကွၢ်ကၢ်

Palet 3

ပိၤကွၢ်ကၢ်

Indik Kukul

ပၤကွၢ်ကၢ်

Pawos 17

ဥၤကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်

(1) Kukul ring Desa Pakraman luire :

ပၤကွၢ်ကၢ်ကၢ်ကၢ်

ha. Kukul Desa.

ကၢ်ကွၢ်ကၢ်ကၢ်

na. Kukul Banjar.

ပၤကွၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်

ca.. Kukul Sekaa - Sekaa miwah Kukul siosan.

ဥၤကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်ကၢ်

(2) Tabuh tatepakan Kukul Desa manut Dresta lan Pararem sane

မာဗျန္တပဋိကသံဃိက္ခိယုနိကး

Sampun Kapastikayang inggih punika :

ဟၤဂီၤကလမၤနွီၤပါ = ဖိၤတဲၤဖျၢၤဗျၢၤနွၢၤကလါၤ

ha. Rikala Sangkep : Tigang Tuludan Alon.

ကၤကယၤ = ကၤလိၤဖျၢၤဗျၢၤနွၢၤကလါၤ

na. Ngayah : Kalih Tuludan Alon.

မၤမာဗျၢၤဗျၢၤကလါၤ = ပိၤဖိၤဖျၢၤဗျၢၤနွၢၤကလါၤ

ca. Madue Oka : Petang Tuluda Alon.

ကၤမိၤမဟၤ = လိၤမိၤဖျၢၤဗျၢၤနွၢၤကလါၤ

ra. Mawiwaha : Limang Tuludan Alon.

ကၤကလယုၤမိၤကကါၤ = ဟၤဖျၢၤဗျၢၤနွၢၤကလါၤ

ka. Kalayu Sekaran : Atuludan Alon.

မၤကပကွၢၤဓမၤ =

da. Kapanca Bhaya :

- ဝိၤဗာဓမၤ = ဟၤဖျၢၤဗျၢၤနွၢၤဗျၢၤပါၤ

- Jiwa Bhaya : Atuludan Bulus.

- ကိၤခိၤဓမၤ = ကၤလိၤဖျၢၤဗျၢၤနွၢၤဗျၢၤပါၤ

- Geni Bhaya : Kalih Tuludan Bulus.

- ဂုၤဗာဓမၤဓမၤ = ဖိၤတဲၤဖျၢၤဗျၢၤနွၢၤဗျၢၤပါၤ

- Toya Bhaya : Tigang Tuludan Bulus.

- ကယုၤဓမၤ = ပိၤဖိၤဖျၢၤဗျၢၤနွၢၤဗျၢၤပါၤ

- Bayu Bhaya : Petang Tuludan Bulus.

- လိၤနွၢၤဓမၤ = လိၤမိၤဖျၢၤဗျၢၤနွၢၤဗျၢၤပါၤ

- Lindu Bhaya : Limang Tuludan Bulus.

မာမာမာမာမာ

Pawos 18

က။ ကျေးဇူးတင်အောင် အားပေးဖို့ ခက်ခဲတယ်။

- (1) Kukul Desa tan wenang katepak yening tan sangkaning
ပိတ်ဆို့ပေးရတာကလေးနဲ့ ခက်ခဲတယ်။

Pituduh Prajuru Desa, sajawaning tengeran Kapancabhaya.

ဥ။ မိမိတို့ကလေးနဲ့ အားပေးဖို့ ခက်ခဲတယ်။

- (2) Sang nepak sangkaning tan pituduh Prajuru patut digelis atur uninga
အားပေးဖို့ ခက်ခဲတယ်။

Maka buatan panepake, yan tan sapunika wenang sang mamurug
အားပေးဖို့ ခက်ခဲတယ်။

kadanda manut pararem.

ဥ။ ကျေးဇူးတင်အောင် အားပေးဖို့ ခက်ခဲတယ်။

- (3) Kukul Sekaa-Sekaa, samalih Kukul Pondokan tan kalugra
ကလေးနဲ့ အားပေးဖို့ ခက်ခဲတယ်။

nyawerin (matchin) sukat utawi tengeran Kukul Desa

ပုဂ္ဂိုလ်များကလေးနဲ့ အားပေးဖို့ ခက်ခဲတယ်။

prade mamurug taler kadanda Manut Pararem.

ပာဏ္ဍိတၤ

Palet 4

ဟိန္ဒိလၢပာဏ္ဍိတၤ

Indik Paruman

ပာဏ္ဍိတၤ

Pawos 19

၇၇။ ပာဏ္ဍိတၤလၢပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ =

(1) Paruman / Sangkepan ring Desa Pakraman wenten :

၇၈။ ပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ

ha. Paruman Desa kamargiang napkala gata manut ring kabuatan

မဟဲးကျဲးပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ

saha kamargiang antuk arah-arah.

၇၉။ မဟဲးပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ

na. Sangkepan Prajuru lan Krama Desa kawentenang nyabran

တၢ်ပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ

Sasih nuju Rahina Manis Tumpek Tan Paarah-arah duaning

မဟဲးပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ

sampun tegep Panemaya saha Prajuru Makta Canang Sakasidan.

၈၀။ ပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ

(2) Paruman Banjar kawentenang manut Wiguna lan Pararem.

၈၁။ ပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤပာဏ္ဍိတၤ

(3) Paruman Sekaa - Sekaa manut kabuatan.

၁။ ပဟုဗာဒုဗေဒဟုဗာဒဟုဗာဒဟိဂါယာဝံး

(4) Paruman Desa madudonan sekadi ring sor :

ဟ။ ပုဗိန္ဒုဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

ha. Prasida lumaksana risampun katedunin antuk sang patut

တပိဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

ngamiletin kamanggala antuk tengeran kulkul miwah mabusana

ဒေသဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

Adat Madya saha tan kalugra makta gegawan sakaluire

ဟေဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

Tan maren Ngarcana Ring Ida Bhagawan Panyarikan

ပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

Maka sarana Widhi Widhana Canang manut Dresta lan Pararem.

က။ ပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

na. Maka pangawit kalaksanayang sep-sepan saha ri wusannia

ကောသုဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

Nyacah dadosan gung alit manut pararem;

ခ။ ဟေဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

ca. Tan kalugra ngawetuang suara ghora utawi byuta, yan wenten

ဟေဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

Asapunika wenang keni pamidanda beya pecamil, kadi dandaning

ဟေဗျေဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံးပဟုဗာဒဟိဂါယာဝံး

nguman-uman ring sabha manut Pararem.

၇၂။ ပေယျဗျူဟာဘဝသုခဗျူဟာဗျူဟာရိတမာရတဗျူဟာ။

ra. Pamutus babaos manut tatimbangan punika sane kamanggehang.

၇၃။ ပျာအပိဏတိပက္ခေန္တမိက္ခဝိန္ဒာန္တာသိက္ခာဗျူဟာ

(6) Prade pidaging paruman tan kaingkupin jantos ping 3 (tiga),

၇၄။ ပက္ခေန္တမိက္ခဝိန္ဒာန္တာသိက္ခာဗျူဟာ

Ring paruman selanturnya prajuru wenang niwakang Pamutus.

ပက္ခေန္တမိက္ခဝိန္ဒာန္တာ

Pawos 20

၇၅။ သက္ကရာဇ်ပက္ခေန္တမိက္ခဝိန္ဒာန္တာပက္ခေန္တမိက္ခဝိန္ဒာန္တာ

(1) Sajeroning paruman desa, Kelian Desa pakraman patut nyiarang

ပက္ခေန္တမိက္ခဝိန္ဒာန္တာပက္ခေန္တမိက္ခဝိန္ဒာန္တာ

pamargin ngenterang desa, pamekas ngenin indik :

၇၆။ ပက္ခေန္တမိက္ခဝိန္ဒာန္တာပက္ခေန္တမိက္ခဝိန္ဒာန္တာ

ha. Munjuk lungsuring pakraman saha ayah-ayah, sulur arta brana

၇၇။ ပက္ခေန္တမိက္ခဝိန္ဒာန္တာ

druwen desa.

၇၈။ ပက္ခေန္တမိက္ခဝိန္ဒာန္တာပက္ခေန္တမိက္ခဝိန္ဒာန္တာ

na. Rencana prajuru ngeninin usaha kapungkur.

၇၉။ ပေယျဗျူဟာဘဝသုခဗျူဟာဗျူဟာရိတမာရတဗျူဟာ

(2) Pamutus paruman desa sinanggeh pararem maka pamitegep pamargin

ឧបទ្វីបធីតា

Awig-awig.

ហុបវាសិន្យា

Pawos 21

៣៣ ឧបទ្វីបធីតាប្រជុំភូមិសាស្ត្រនៃភូមិសាស្ត្រនៃភូមិសាស្ត្រនៃភូមិសាស្ត្រ

- (1) Sangkepan Prajuru Desa kawenangang wantah ngrincikang usaha desa kapungkur.

៣៤ ឧបទ្វីបធីតាប្រជុំភូមិសាស្ត្រនៃភូមិសាស្ត្រនៃភូមិសាស្ត្រនៃភូមិសាស្ត្រ

- (2) Sangkepan Prajuru desa tan kawenangang ngamedalang Tategenan sadereang kaingkupin antuk krama desa.

៣៥ ឧបទ្វីបធីតាប្រជុំភូមិសាស្ត្រនៃភូមិសាស្ត្រនៃភូមិសាស្ត្រនៃភូមិសាស្ត្រ

- (3) Pamutus sangkepan prajuru desa ngwetuang paswara, maka pidaging pituduh sang ngawiwenang utawi ngonekang pecak Pararem

ឧបទ្វីបធីតា
krama desa.

ပာဠိ ၅

Palet 5

ပိန္နဲရီ ဩဗာဒါ

Indik Druwen Desa

ပာဠိ ၂၂

Pawos 22

ဩဗာဒါ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ

Druwen Desa Pakraman sakadi ring sor :

၁။ ပါရာဟျာဂါန် ပါရာဟျာဂါန် ပါရာဟျာဂါန် ပါရာဟျာဂါန် ပါရာဟျာဂါန်

(1) Parahyangan Desa makadi : Pura Desa, Pura Puseh, Pura Dalem, လာဟျာဂါန် ပါရာဟျာဂါန်

lan Pura Prajapati.

၂။ ဩဗာဒါ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ

(2) Druwen Desa sane seosan tur Sampun Pastika Akehnyane

မာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ

Sajangkepnyane Sampun Kaungghang ring Likita Pararem

ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ

Panyahcah Awig nganinin Indik Druen Desa.

၃။ လာဟျာဂါန် ပါရာဟျာဂါန်

(3) Lembaga Perkreditan Desa.

၄။ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ ပာဠိ

(4) Wantuan Guru Wisesa Murdhaning Jagat Bali ngawit

ថ្ងៃអាទិត្យ ០៧ ខែកុម្ភៈ ឆ្នាំស្រូវ ២០០១ ១១

Warsa 2001 ngantos Warsane mangkin.

១១ ខែសីហា ឆ្នាំស្រូវ ២០០១

(5) Sepeda motor.

បុរាណសាស្ត្រ

Pawos 23

បិទបញ្ជីកម្មវិធីសិក្សាស្រាវជ្រាវ

Piilih-olihan Desa luire:

១១ ខែសីហា ឆ្នាំស្រូវ ២០០១

(1) Urunan saking Krama Desa

២១ ខែសីហា ឆ្នាំស្រូវ ២០០១

(2) Paican saking Guru Wisesa

៣១ ខែសីហា ឆ្នាំស្រូវ ២០០១

(3) Saking Dana Punia Krama Desa/Umat.

៤១ ខែសីហា ឆ្នាំស្រូវ ២០០១

(4) Pamupon Tegal/ Karang Desa.

៥១ ខែសីហា ឆ្នាំស្រូវ ២០០១

(5) Paica-paica sane teosan sane patut.

៦១ ខែសីហា ឆ្នាំស្រូវ ២០០១

(6) Piilih-olihan desa kaanggen prabca ngaci-aci Parhyangan

ᠫᠠᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠤ ᠲᠤᠸᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

Desa utawi kaanggen prabea wawangunan Pura ring desa.

ᠮᠠᠮᠠᠨᠸᠠᠨ

Pawos 24

ᠮᠠᠮᠠᠨᠸᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

(1) Prajuru Desa wenang ngetangang Druwen desa

ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

parindik munjuk lungsurung krama miwah padruwen desa

ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

(3) Sakaluwiring druwen desa patut wenten ilikitannya.

ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

(4) Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

antuk krama desa.

ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

(5) Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang

ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ ᠶ᠋ᠠᠨᠨᠢᠭ᠎ᠠᠨ

Dados druwen Krama Newek.

ꦏꦮ

ꦧꦏꦸꦁꦲꦶꦏꦸꦤ꧀

Palet 6

ꦧꦩꦤꦸꦥꦶꦤꦸꦤ꧀

Panyanggran Banjar

ꦧꦩꦤꦸꦥꦶꦤꦸꦤ꧀

Pawos 25

ꦏꦫꦩꦢꦺꦫꦶꦏꦲꦤꦒꦮꦺꦤꦺꦤꦁꦏꦂꦚꦱꦸꦏꦢꦸꦏꦏꦱꦁꦒꦫꦲꦤꦠꦸꦏ

Krama Desa rikala ngawentenang Karya Suka Duka patut kasanggra antuk

ꦏꦩꦩꦤꦸꦥꦶꦤꦸꦤ꧀ꦱꦁꦩꦂꦪꦢꦤ꧀ꦲꦤꦠꦸꦏ

Banjar manut pinunas Sang mayadnya.

ສາຮັງເສສຽວກາຊ

CATURTHAS SARGAH

ສຸກຣາທາທາທາທາທາ

SUKERTA TATA AGAMA

ບາຕູເຮີນາ

Palet 1

ບິງຊິງສາບພາດ

Indik Dewa Yadnya

ບາບວາສາຕູດາ

Pawos 26

ກາຍຸກບາຕວິບຽຊວາບິດາຕາຊາລາບາຊາເຮີນາ

(1) Pura panyiwian sawidangan Desa Pakraman luire :

ບາຍຸກາຊາລາ

ha. Pura Desa.

ກາຍຸກບູຮີງ

na. Pura Puseh.

ສາຍຸກດາຕູຮີ

ca. Pura Dalem.

ກາຍຸກບູຮບເຮີ

ra. Pura Prajapati.

ຕູບິງບາວດາບຸຮິງສາວິງສາວິດາບາບວາສາຕູດາ

(2) Piodalan ring sowang-sowang Kahyangan Desa inucap patut

ကျေးဇူးတင်စွာ နှစ်စဉ် အနိဂါယာနာယကပုထိုး =

Krama Nyanggra ngaturang Bhakti kadi ring sor Manut Pararem :

ဟ။ ပုဂံဒေသရာဇ်ပရိယတ္တိသီလဝါဒပုထိုး

ha. Pura Desa nuju rahina Buda Kliwon Wuku Ugu.

ခ။ ပုဂံသေဝရာဇ်ပရိယတ္တိသီလဝါဒပုထိုး

na. Pura Puseh nuju rahina Buda Umanis Wuku Medangsia

သ။ ပုဂံသေဝရာဇ်ပရိယတ္တိသီလဝါဒပုထိုး

ca. Pura Dalem lan Prajapati nuju Rahina Anggarkasih Wuku Dukat.

ဣ။ ပုဂံသေဝရာဇ်ပရိယတ္တိသီလဝါဒပုထိုး

(3) Pangaci-aci ring Pura Panyiwian Desa inucap manut Sastra

ဝေဇာယသမာဓိပရိယတ္တိသီလဝါဒပုထိုး

Agama saha kalaksanayang Nista, Madia lan Utama Manut Dresta

ပရိယတ္တိသီလဝါဒပုထိုး

lan Pararem.

၁။ သေဝရာဇ်ပရိယတ္တိသီလဝါဒပုထိုး

(4) Dudonan lan Tatingan pamargin Parikrama indik Upacara Upakara

ပရိယတ္တိသီလဝါဒပုထိုး

ring Kahyangan Desa Manut Dresta Lan Pararem sane Sajangkepniane

ပရိယတ္တိသီလဝါဒပုထိုး

Sampun kaungghang ring Purana.

ហាមាសិក្សា

Pawos 27

ក្រាវីរិកាសាវង្សាសាវង្សាបូរាហិក្សសាសាវង្សាភ្នំតំបេត្រា

(1) Ring soang-soang pura inucap patut kadegang pamangku.

ក្រាវីរិកាសាវង្សាសាវង្សាបូរាហិក្សសាសាវង្សាភ្នំតំបេត្រា

(2) Ngadegang Pamangku manut Undagan :

ហាវង្សាភ្នំតំបេត្រា

ha. Turunan utawi ngawaris.

កាវង្សាភ្នំតំបេត្រា

na. Nyanjan mapiteges mapinunas ring ajeng Panataran.

សាវង្សាភ្នំតំបេត្រា

ca. Kacatri (kajudi) olih Krama Desa maserana antuk Lekesan.

ក្រាវីរិកាសាវង្សាសាវង្សាបូរាហិក្សសាសាវង្សាភ្នំតំបេត្រា

(3) Tan kawenangang kaanggan Pamangku sakadi ring sor :

ហាវង្សាភ្នំតំបេត្រា

ha. Cedangga, luire : Peceng, Perot, Cungih lan sapanunggilannya.

កាវង្សាភ្នំតំបេត្រា

na. Sang sapa sira ugi sane tan kapatutang manut pararem

សាវង្សាភ្នំតំបេត្រា

ca. Sakit Ila, Ayan, Buduh wiadin Edan

ក្រាវីរិកាសាវង្សាសាវង្សាបូរាហិក្សសាសាវង្សាភ្នំតំបេត្រា

(4) Prabeya Kapamangkuan :

ហា ឲ្យធីតាសមិទ្ធិ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍

ha. Adhiksa Widhi (Mawinten) kamedalin saha kalaksanayang
ហា ឲ្យធីតាសមិទ្ធិ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍
olih sang ngadegang makadi Krama Desa utawi Pangempon
ប្តូរៗសាច់ៗសាច់ៗ

Pura Soang- soang.

គា ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍

na. Mapitra Yadnya riwekas patut kasungkemin olih krama desa
គា ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍
utawi Pangemong Sanistane Brahma Prayascita/ Makingsan
វិធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍
ring Geni wiadin panyanggra manut Pararem prade yadnya
គា ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍

Kalaksanayang antuk warga dane Mangku.

ឡ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍ ឲ្យធីត្រីត្រីយ៍

(5) Pamangku patut ngamanggehang Sasananing Pamangku.

ហា ឲ្យធីត្រីត្រីយ៍

ស្វាធារណ៍ ឲ្យធីត្រីត្រីយ៍

Swadarmaning Pamangku luire :

ກຸ່ມກຸ່ມຊື່ກິລິບສກບິງພາບກິລິສາບຽນກຸ່ມອິກິກສາວັດ

- 1. Ngenterang Upacara Piodalan ring kahyangan utawi ring sowang-
ງາວັດບອງກາວັດຊື່ຢາ

Sowang pakubon krama.

ຫຼື ອາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາ

- 2. Tan lempas ring sasaning pamangku, yan mamurug wenang mangku
ບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາ

Inucap nyepuhin raga.

ຫຼື ບຸກຄົນບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາ

- 3. Prade silih sinunggil pamangku kapialang utawi cuntaka,
ງາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາ

Kengin nyelang pamangku siosan utawi nuwur Ida Sulinggih.

3 ມາຍນິບາຍຊາຍຊາຍກາວັດຊື່ຢາບືນກາວັດຊື່ຢາ

- 4. Samaliha yan sampun Pamangku ngayah Tigang rahina ring pura
ກາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາ
kahyangan,kancit wenten kulawarganya kalayu sekar/padem,
ຍາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາ
mangku inucap tan kenang cuntaka sakewanten mangku tan budal
ສາຍນິບາຍຊາຍຊາຍກາວັດຊື່ຢາ

Salami piodalan.

໑ ບຸກຄົນບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາບືນກາວັດຊື່ຢາ

- 5. Pamangku wenang ngwara saha nuntun prade wenten krama sane

ຍາທຽກສຶມໂຕ່ງກາລິງບສາກທາງຊາຕຽຍິລາຍຕຽ

Maturan ring sajeroning upacara tan ngolemin pamangku.

ບາບາສິນຕຽ

Pawos 29

ບາຍຽສຽເບິ່ງບາວນິງບາວນິບາລາຍຕຽ

Patias utawi olih-olihan Pamangku :

ຕຽບຽຍິບຽສິກຽລິກສາບິກສາບິບຽກຽຕຽ

(1) Punia miwah Sarin Canag soang – soang Pakubon Krama.

ຕຽບຽບາລາບາລາທຽກຽກຽກຽ

(2) Upon Palaba Tegal manut Pararem.

ຕຽບຽບຽທຽທຽ

(3) Luput Tategenan.

ຕຽບຽບຽທຽທຽ

(4) Daksina Panganteb lan Sesari.

ຕຽບຽບຽ

(5) Pala Kiwa.

ຕຽບຽບຽທຽທຽ

(6) Busana arangsukan sanangken awarsa.

ຕຽບຽບຽທຽທຽ

(7) Patias lan Olih –olihan siosan Manut Pararem.

ບາບາສິດ

Pawos 30

ທາງບາຍກູ້ສາຕົກຮາມີຄືບາສູ່ສາສີ =

(1) Pamangku kagentosin riantukan :

ທາງກຸມາ

ha. Seda

ທາງບິສຸສຸກກາຍາຍສປິສາຕົກຮາມີຄືບາສູ່ສາສີ

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

ກິມຍາສູ່ສາກາສິສາກິບາງາສີ

risampun Kalokika ring Paruman.

ທາງສາບູສາລັກາວນິບູຍາຍສປິສິນໄຫຼວາກາສິສິບຍິລາວູ

ca. Kawusanang olih krama, manawi Nilar Sasana, keni Pamidanda

ຍາສູ່ສາກາບູຍາສາມາກາບູຍາກາຍບາຍບິສູ່ສາສິສາສີ

Manut pararem, saha ngawaliang prabea pawintenan pecak.

ທາງບູກຸດາຍາກາຍາຍນິບູຍາຍສູ່ສາສິສາສີ

ra. Prade Marabi malih patut Nyepuhin Raga.

ທາງສາຍາສູ່ສາສິສາສີ

ka. Sampun Madwijati.

ທາງສາສາກາກາດິວາສິສາບິສາສາກາຍາສາສາສີບສາກາສີບູສູ່ສີ

(2) Tata cara Ngadegang Kelian Pemaksan/ Pesaren, Prasutri ,

ပုဗ်းအိဃ်းမိဃ်းကုဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း
 Pramas, Miwah sane seosan saha Patias sanc kapolihang
 စာတတ်မြတ်စွာတော်မူစေပါ။
 Manut Dresta lan Pararem..

မကုဃ်းအိဃ်း
 Pawos 31

ကယုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း

Kasukertan kahyangan kadi ring sor :

ကံမိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း

(1) Tan kalugra Kapura luwire :

မိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း

ha. Sang katiben Catur Cuntaka Minekadi :

- မိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း
- Cuntaka sebel kandel Ngraja Swala.
- မိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း
- Cuntaka madruwe Putra/Rare.
- မိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း
- Cuntaka Pangantenan.
- မိဃ်းကုဃ်းမိဃ်းကုဃ်းမိဃ်းကုဃ်း
- Cuntaka sangkaning Kapademan.

က။ ဝန္တမဟန္တုဘိသိန္တုဗျာဓိပိရိန္ဒါ။

na. Makta sahanan barang sinanggeh ngaletihin

ခ။ သုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိ။

ca. Sato Agung sajabaning rikala Mapapada

ဘ။ သုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိ။

ra. Mabusana tan manut kadi tata caraning ngeranjing ka Pura.

က။ သုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိ။

ka. Sadereng polih uak-uakan (pituduh) Prajuru Desa.

က။ ပုဗ္ဗိတရဟဗ္ဗာဓိသုဗ္ဗာဓိ။

(2) Pratingkahe tan wenang ring Pura :

ဟ။ သုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိ။

ha. Masumpah (cor), sajabaning pituduh Prajuru Desa

က။ မိယဂေ၊ မေဆေဏဂေ၊ မာကေမသေ၊ မာကေမသေ။

na. Miyegan, Masesenangan, Makolem dados asiki

လင်္ဂဝေ၊ မာဘင်၊ နယံဂေ၊ မာဘင်၊ မာဘင်။

Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

ခ။ မုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိ။

ca. Mungguh tedun Palinggih sajabaning pituduh Prajuru.

ဇ။ သုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိ။

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

မိမုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိသုဗ္ဗာဓိ။

miwah pamerayascita sapatutnya.

မာဃာဓါဝိသုဒ္ဓါ

Pawos 32

ကပ္ပပုဂ္ဂဟာပဋိန္ဒရန္တရမဟာဓါဝိသုဒ္ဓါဝိသုဒ္ဓါဝိသုဒ္ဓါ

(1) Prade wenten jadma Kerawuhan/Kodal ring Pura, Kengin kapintonin
ပုဂ္ဂဟာပဋိန္ဒရန္တရမဟာဓါဝိသုဒ္ဓါဝိသုဒ္ဓါဝိသုဒ္ဓါ
Prade rumasa kasumangsayan, yan tan wiakti jadma inucap kasisipang
ဓါဝိသုဒ္ဓါဝိသုဒ္ဓါ။

Manut Pararem.

ကပ္ပပုဂ္ဂဟာပဋိန္ဒရန္တရမဟာဓါဝိသုဒ္ဓါဝိသုဒ္ဓါဝိသုဒ္ဓါ

(2) Prade Kahyangan kahanan Durmanggala minekadi Kapanca Bhaya
ပဋိန္ဒရန္တရမဟာဓါဝိသုဒ္ဓါဝိသုဒ္ဓါဝိသုဒ္ဓါ
Pemangku patut digelis nyadokang ring Prajuru mangda marumang
ကပ္ပပုဂ္ဂဟာပဋိန္ဒရန္တရမဟာဓါဝိသုဒ္ဓါဝိသုဒ္ဓါဝိသုဒ္ဓါ။

Krama desa tur ngawentenang Pamrayascita sepatutnya.

Ida Sulinggih riwekas katuntun antuk prajuru manut dresta

lan Pararem.

Ida Sulinggih

Lan Pararem.

Pawos 30

Pawos 30

Ida Sulinggih patut ngriyining muput upacara ring wewidangan Desa

(1) Ida sulinggih patut ngriyining muput upacara ring wewidangan Desa

Pakraman Druwene sasampune wawu muputang yadnya

sané kagungané ngawinang yadnya

Kajebbar jagat utawi ke dura desa.

Kajebbar jagat utawi ke dura desa.

Krama desa sami sareng nitenin katuntun antuk prajuru, mangda

(2) Krama desa sami sareng nitenin katuntun antuk prajuru, mangda

sahanan yadnya sané kawentenang kaicen pamuput olih Sulinggih

ngaturin para Pamangku utawi Sang Muput Yadnya Dana Punia

utawi Pinandita manut kawenangannya soang-soang.

Ngaturin para Pamangku utawi Sang Muput Yadnya Dana Punia

Ngaturin para Pamangku utawi Sang Muput Yadnya Dana Punia

Ngaturin para Pamangku utawi Sang Muput Yadnya Dana Punia

မာရုတုဂၢၤကၢၤပၤတၢ်ဒိၣ်နီၣ်အိၣ်ယၢၤကၢၤ

Manut Akeh utawi kidik karyane.

ဤမာရိၣ်တၢ်ဒိၣ်နီၣ်အိၣ်ယၢၤကၢၤပၤတၢ်ဒိၣ်နီၣ်အိၣ်ယၢၤကၢၤ

(3) Saking Teleb mapiserep Pawisik lan Pustaka Suci pakaryan Pamangku

ပတၢ်တၢ်တၢ်

Palet 3

ဟိန္ဒိကၢၤပိတၢ်ယၢၤကၢၤ

Indik Pitra Yadnya

ပၤတၢ်တၢ်တၢ်

Pawos 31

ဟူၤမာၤကၢၤမၤပံၤတၢ်ဒိၣ်နီၣ်အိၣ်ယၢၤကၢၤ

Dudonan pamargin pitra yadnya :

ဤပၤတၢ်တၢ်တၢ်

(1) Pangupakaran sang kalayu sekar :

မာၤမာၤတၢ်တၢ်တၢ်

ha. Antuk mendem utawi ngeseng, makacihna makingsan ring

ဤပၤတၢ်တၢ်တၢ်

Ibu Pertiwi utawi ring Bhatara Brahma selami nuptupang prabeya.

မာၤမာၤမာၤမာၤမာၤမာၤ

na. Atiwa-tiwa utawi (upakara Pangabenan/Palebon)

ဃာတုဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

Manut Dresta lan Pararem.

၁။ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

(4) Tan Kalugra :

ဃာတုဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

ha. Nginepang Bangbang.

ဃာတုဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

na. Makingsan /Ngeseng rikala : Semut Sadulur, Kala Gotongan,

ပဏ္ဍိတပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

Pasah , Puja wali ring Kahyangan Desa, Rarahinan minekadi

ပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

Purwani, Purnama, Tilem, Kliwon, Tumpek, Tungleh

ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

Buda Manis, Anggarkasih, Saraswati Lan Nyepi, Pakirim,

ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

Pamagpag, Tanggal/ Panglong Ping Pat Belas lan Kekeran Desa

ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

Sane sampun kapastikayang Manut Dresta lan Pararem.

ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

(3) Prade Sang kalayu sekaran Salah Pati wiadin Ngulah pati,kengin

ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ ဗျာဓိဗုဒ္ဓါပုဗ္ဗိယံ

kabakta budal , sakewanten kadulurin antuk Upacara Panebusan

វិញនិកាមសាសនាសំនឹកមេឃឹមទិញទឹកស្រាយ

Ring genahe Seda , ring Catus pata miwah ring Cangkem setra.

៣៧៧ យុទ្ធសាស្ត្រសិវាភិវឌ្ឍន៍កិច្ចការសង្គមស្ថាប័នស្រុកសិរីសោភ័ណ

(4) Yen wenten seda sangkaning Gering Ngelahlah, Anak Alit wau Embas

ក្រសួងសុខាភិបាលខេត្តកោះកុង

Seda makta Puser Mangda kapendem/ kageseng pramangkin

ហូរចិត្តសាស្ត្រសិវាភិវឌ្ឍន៍

utawi Sadinaning Pati.

៣៧៨ យុទ្ធសាស្ត្រសិវាភិវឌ្ឍន៍សង្គមស្ថាប័នស្រុកសិរីសោភ័ណ

(5) Yening wenten Kalayu Sekaran sinarengan Pakiriman arahina punika

សេវាសង្គមស្ថាប័នស្រុកសិរីសោភ័ណ

Tan dados Ngelangkar watangan patut sane Nampek Setra mamargi

សុខភាព

Dumunan.

បុរាណសាស្ត្រ

Pawos 33

៣៧៩ សុខភាពសិវាភិវឌ្ឍន៍សង្គមស្ថាប័នស្រុកសិរីសោភ័ណ

(1) Sane kasinanggeh kacuntakan sekadi ring sor :

ហ្នឹងសុខភាពសិវាភិវឌ្ឍន៍

ha. Cuntaka antuk Kalayu Sekaran.

က။ သွန္တကာဟန္တုဗျာဒေသပ။

na. Cuntaka antuk ngraja swala.

ခ။ သွန္တကာဟန္တုဗျာဒေသပ။

ca. Cuntaka antuk ngembasang putra.

က။ သွန္တကာဟန္တုဗျာဒေသပ။

ka. Cuntaka antuk karuron.

က။ သွန္တကာဟန္တုဗျာဒေသပ။

ka. Cuntaka antuk pawiwahan.

သ။ သွန္တကာဟန္တုဗျာဒေသပ။

da. Cuntaka antuk gamya gamana.

တ။ သွန္တကာဟန္တုဗျာဒေသပ။

ta. Cuntaka antuk salah timpal.

ပ။ သွန္တကာဟန္တုဗျာဒေသပ။

wa. Cuntaka antuk yaning wenten anak istri mobot nenten kaupakaran

ပဗျာဒေသပ။

pabiakawoanan tur pawidi widana.

လ။ သွန္တကာဟန္တုဗျာဒေသပ။

la. Cuntaka antuk mamitra ngalang.

မ။ သွန္တကာဟန္တုဗျာဒေသပ။

ma. Cuntaka antuk wenten anak istri ngwentenang putra sadurunge

မဗျာဒေသပ။

Maupakara pabiakawon tur pawidi widana.

ဣ။ မိတ္တိသုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

(2) Sengker cuntaka manut kawentenannia :

ဟ။ သုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

ha. Cuntaka kalayu sekaran manut Dresta lan Pararem.

က။ သုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

na. Cuntaka ngraja swala, sasampun makramas.

မ။ သုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

ca. Cuntaka ngembasang putra, sane Istri Abulan Pitung rahina

မာရုတလင်္ကာသမယဂုဏ်ဂုဏ်စုံ

sane Lanang sasampun kepus pungsed.

ဂ။ သုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

ra. Cuntaka Kruron Cuntakania Abulan Pitung Rahina.

ဃ။ သုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

ka. Cuntaka pawiwahan, cuntakannya Mawidhi Widhana Pasakapan.

ဎ။ သုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

da. Cuntaka gamia gamana, cuntakania ngantos sesampune

ကောလောကီယဂုဏ်ဂုဏ်စုံ

Kapalasang saha kamargiang Pamrayascita manut dresta.

တ။ သုန္ဒရီကောလောကီယဂုဏ်ဂုဏ်စုံ

ta. Cuntaka Salah Timpal kapuputang sakadi ring Agama Hindu tur

ကောလောကီယဂုဏ်ဂုဏ်စုံ

Kamanggala olih Kelian Desa manut Dresta lan Pararem.

da. Gambia Gamana sane kacuntakan Sang sane Ngelaksanayang Gambia
naya

Gamana.

ta. Indik Kacuntakan lan Sengker Cuntaka mangda Keanutang ring
Dresta pamekas Sastra Dresta lan Manut Pararem.

ta. Indik Kacuntakan lan Sengker Cuntaka mangda Keanutang ring
Dresta pamekas Sastra Dresta lan Manut Pararem.

Dresta pamekas Sastra Dresta lan Manut Pararem.

(3) Tan keneng cuntaka luire :

ha. Ida Sulinggih.

na. Jro Mangku Kahyangan Tiga Rikala piodalan.

ca. Rikalaning Piodalan risampun menek Ambu Wenten sane kala-

yu Sekar, Piodalan kalanturang lan kamargiang sakadi patut,

ca. Rikalaning Piodalan risampun menek Ambu Wenten sane kala-

yu Sekar, Piodalan kalanturang lan kamargiang sakadi patut,

ca. Rikalaning Piodalan risampun menek Ambu Wenten sane kala-

yu Sekar, Piodalan kalanturang lan kamargiang sakadi patut,

ca. Rikalaning Piodalan risampun menek Ambu Wenten sane kala-

yu Sekar, Piodalan kalanturang lan kamargiang sakadi patut,

Nanging wantah Saingkup Kulawargannyane sane keni Cuntaka.

ပုဂံဝါဒ

Pawos 34

ကရိယာတိဝိသေသနာပိတက္ခဏာစာစိတိယန္တရံ

(1) Atiwa-atiwa (Pangabenan) kamargiang antuk :

ဟိတက္ခဏာပိတက္ခဏာပိတက္ခဏာပိတက္ခဏာပိတက္ခဏာပိ

ha. Nyawa Resi (Nyuasta geni), santukan tan ngagah utawi

မာတိဝိသေသနာပိ

manawi tan kekeniang.

ကရိယာပိတက္ခဏာပိ

na. Sawa Prateka .

မာတိဝိသေသနာပိ

ca. Asti Wedana.

ဗျူဟာပိတက္ခဏာပိတက္ခဏာပိတက္ခဏာပိ

(2) Pancmaya pangabenan wenten 2 pawos :

ဟိတက္ခဏာပိတက္ခဏာပိတက္ခဏာပိတက္ခဏာပိ

ha. Ngaben Dadakan pateh sekadi ring ajeng.

ကရိယာပိတက္ခဏာပိ

na. Ngaben Ngamasa .

ဗျူဟာပိတက္ခဏာပိတက္ခဏာပိတက္ခဏာပိ

(3) Dudonan pangabenan wenten Kalih Pawos luire :

ဟိတက္ခဏာပိတက္ခဏာပိတက္ခဏာပိတက္ခဏာပိ

ha. Ngaben Dadakan kadadosang yan sampun wenten Padewasaan

မၢၤကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤ။

Sane Becik tur Manut.

၁။ တၢ်ကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤမၢၤကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤ။

na. Ngaben Ngamasa sajroning Tempekan utawi Banjar.

၃။ မိၤခွဲၤဝါၣ်တၢ်မိၤခွဲၤဝါၣ်တၢ်မိၤမၢၤကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤ။

(4) Pamargin Pengabenan ngawit saking seda, ngeseng jantos nganyut,

မိၤခွဲၤဝါၣ်တၢ်မိၤခွဲၤဝါၣ်တၢ်မိၤမၢၤကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤ။

Miwah Meajar-ajar, Ngingkup ngelantur ngalinggihang lan salantur

တၢ်ကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤမၢၤကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤ။

Nyane wenang sakama -kama.

၅။ မိၤခွဲၤဝါၣ်တၢ်မိၤခွဲၤဝါၣ်တၢ်မိၤမၢၤကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤ။

(5) Indik Tata Titi Pamargin Pitra Yadnya mangda nganutin Sastra Agama,

တၢ်ကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤမၢၤကၢၢ်မိၤခွဲၤဝါၣ်တၢ်မိၤ။

Dresta lan Pararem.

ပဏ္ဍိတ

Palet 4

ဟိန္ဒိစာအုပ်အစု

Indik Manusa Yadnya

ပုဒ်မ

Pawos 36

၇။ ဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

(1) Manusia Yadnya inggih punika upacara-upakara Dharmaning Manusa

တစ်ဖန်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

ngawit saking patemoning kama Bang kalawan kama Petak sajeroning

ကဲအစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

garba, ngantos kalayu sekaran riwekas.

၈။ ဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

(2) Upacara kadi ring ajeng madudonan sakadi ring sor :

၉။ ဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

ha. Magedong-gedongan duk pangerimpinian ibiang.

၁၀။ ဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

na. Duk sang kamareka medal

၁၁။ ဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

ca. Kepus Odel.

၁၂။ ဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစုဟိန္ဒိစာအုပ်အစု

ra. Roras Rahina.

ကတမၢၤပၢၤနိၣ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ
 Katampenin sakadi patut manut Parikrama Upacara Upakara
 ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ
 Nganutin Sastra Agama, Dresta Lan Pararem Druwene tur Krama
 ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ
 Inucap Patut Mapahayu Raga.

ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ

Palet 5

ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ

Indik Bhuta Yadnya

ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ

Pawos 37

ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ

- (1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi
 ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ
 Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤတၢ်တၢ်ကၢၤကၢၤသိၣ်ပၢၤ

- (2) Upacara Pabiakala ring Sarwa Prani luire :

ဟူ၍ ဂိမ်းပေတေယျပုဂ္ဂိုလ်ကလေးပေတေယျပုဂ္ဂိုလ်ကလေးတို့က

ha. Ring sarwa Tumuwuh rikala Tumpek Pangatag (Saniscara

ရွှိ၍ ဟာရွှိ၍ ဟူ၍

Kliwon Wariga).

ကူ၍ ဂိမ်းပေတေယျပုဂ္ဂိုလ်ကလေးပေတေယျပုဂ္ဂိုလ်ကလေးတို့က

na. Ring Sarwa ingon-ingon rikala Tumpek Kandang (Saniscara

ရွှိ၍ ဟာရွှိ၍ ဟူ၍

Kliwon Uye).

မူ၍ ဥပသာဟပေတေယျပုဂ္ဂိုလ်ကလေးပေတေယျပုဂ္ဂိုလ်ကလေးတို့က

ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

ဤ၍ ဥပသာဟပေတေယျပုဂ္ဂိုလ်ကလေးပေတေယျပုဂ္ဂိုလ်ကလေးတို့က

(3) Upacara pabiakala ring Pertiwi, Kahyangan lan Babutan

ကလေးပေတေယျပုဂ္ဂိုလ်ကလေး

kawastanin Macaru.

မူ၍ ဥပသာဟပေတေယျပုဂ္ဂိုလ်ကလေးပေတေယျပုဂ္ဂိုလ်ကလေးတို့က

(4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

ကလေးပေတေယျပုဂ္ဂိုလ်ကလေး

kadi ring sor puniki :

ဟူ၍ ၁ ကလေးဟူ၍

ha. Eka Sata

ကူ၍ ၂ ကလေးဟူ၍

na. Panca Sata

ကေမကင်္ဂါကောကောဘာသိဗြဟ္မဗျူဟေပိယက္ခဟက္ခဟုယကသိဗျူ

Kesanga Ketah kabaos ngerupuk utawi mabuhu-buhu makacihna

ပသဲယပဗျဟိကပကိဗျူကုဗြူကွဲကုဗြူ

pacang mapag rahina Panyepian benjangne.

ဗြူဗြူကပကိဗျူကုဗြူကုဗြူကွဲကုဗြူကွဲဗျူဟေပိယက္ခဟက္ခဟုယကသိဗျူ

(2) Brata Panyepian sane kamargiang antuk krama desa

ဟ။ ဟေအိဂီကိ : ဟေကွဲကိကွဲပိဟပိ။

ha. Amati Geni : tan kengin mapi-api

က။ ဟေအိကွဲဗျူ : ဟေကွဲကိကွဲဗျူဗျူ။

na. Amati Karya : tan kengin nyambut karya

သ။ ဟေအိဗျူကုဗြူ : ဟေကွဲကိကွဲဗျူကုဗြူ။

ca. Amati Lelungan : tan kengin maleluasan

က။ ဟေအိဗျူကုဗြူ : ဟေကွဲကိကွဲဗျူကုဗြူဟေကုဗြူဟေကုဗြူ

ra. Amati Lelanguan : tan kengin maoneng-onengan/ Magirang

ကိကုဗြူဟေကုဗြူဟေကုဗြူ

girangan, masuara Gora .

ဗြူဗြူကပကိဗျူကုဗြူကုဗြူကွဲကုဗြူကွဲဗျူဟေပိယက္ခဟက္ခဟုယကသိဗျူ

(3) Pabratan inucap kamargiang saking semeng (Endag Surya) ngantos

ဟေကွဲကွဲဗျူကုဗြူကုဗြူကွဲကုဗြူကွဲဗျူဟေပိယက္ခဟက္ခဟုယကသိဗျူ

Endag Surya benjangne sane kacihnayang antuk suaran Kukul maka

သိဗျူပကိဗျူကုဗြူ

cihna Pangembak.

໑|| ສິຍຍງຸງສູ້ສນິບາເຈໄສໂບຍິເພສູງຍາລຸທາມກບູຍູມາກ

(4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane

ສາບສາມສາພິບາສູກສນິບາເຈໄສໂບຍິເພສູງຍາລຸທາມກບູຍູມາກ ||

Kalaksanayang antuk Pecalang Desa/ Sambangan.

໑|| ກິບູສຸບາສາວິບິງກາກຸ່ງກາຍສາສິບູບກາບິເຊິເທສາ

(5) Riwus rahina nyepi (Benjange) maka cihna Pangawit Icaka

ວິພາບສາວິບິງກາກຸ່ງກາຍສາສິບູບກາບິເຊິເທສາ

Warsa patut soang-soang Krama Desa sami saling ngaksama

ວິພາບສາວິບິງກາກຸ່ງກາຍສາສິບູບກາບິເຊິເທສາ || ໐ ||

(Dharma Santhi).

ပဏ္ဍိတကျမ်းကျမ်း
PANCAMAS SARGAH
ကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်း
SUKERTA TATA PAWONGAN

ပဏ္ဍိတကျမ်းကျမ်း

Palet 1

ဟိန္ဒူကျမ်းကျမ်းကျမ်းကျမ်း

Indik Pawiwahan

ကျမ်းကျမ်းကျမ်းကျမ်း

Pawos 39

ကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်း

- (1) Pawiwahan inggih punika patemoning Purusa lan Predana malarapan
ပဏ္ဍိတကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်း
Panunggalan kahyun Suka Cita, kadulurin upasaksi Sakala Niskala.

ကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်း

- (2) Pamargin pawiwahan luih ipun :

ကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်း

ha. Pepadikan, kamanggala antuk pakrunan/ Pawilangan.

ကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်း

na. Ngrorod, ngrangkat riin wawu mapawilangan.

ကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်းကျမ်း

ca. Nyeburin utawi sentana nyeburin risampun nganutin Upacara

ပုဂံၤကၢၤဒၢၤတၢၢ်ဃါ

Putrika (Rajeg Dalem).

ဤပိဏာၤကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

(3) Pidabdab sang pacang mawiwaha patut :

ဟ။ သဗ္ဗကုဏ္ဍိၤမာၤတၢၢ်ကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

ha. Sampun manggeh Deha Teruna prasida nganutin Undang-Undang

ပိဏာၤကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

Perkawinan No. 1 Tahun 1974 miwah PP.No. 9

ဟေ့ၤကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

Tahun 1975.

ခ။ သက္ကဏိၤပဲၤသဗ္ဗကုဏ္ဍိၤမာၤတၢၢ်ကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

na. Sangkaning pada Suka/ Rena /tan kapaksa.

သ။ ဝါးကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

ca. Manut Kecaping Agama, tan Gamia Gamana miwah sane lianan.

က။ ကော့ၤသိၤပဲၤခဲၤပိဏာၤကွဲၤဃါး

ra. Kasudi wadani prade pangambile sios agama.

ခ။ ကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

ka. Nguningayang ring Kelian Desa prade Pawiwahane antuk

ပပဏာၤကွဲၤဃါး

Papadikan.

၁။ ပပဏာၤကွဲၤပဲၤခဲၤပိဏာၤကွဲၤဃါး

(4) Pamargin pawiwahan mangda nganutin Undang-undang Perkawinan

သက်သိကမိမိသိ

Saking sang ngawiwenang.

၅။ ပိတောက်တူကပ်ပေးအပ်ပေးသောသောသောသောသောသောသော

(5) Pengantene patut kapalasang saha kadanda yan prade gamia gamana.

ပုဂ္ဂိုလ် ၃၀၁

Pawos 40

၈။ ပိတောက်တူကပ်ပေးအပ်ပေးသောသောသောသောသောသော

(1) Pawiwahan sane kapatutang ring desa sakadi ring sor :

၉။ သောသောသောသောသောသောသောသောသောသော

ha. Sampun kamargiang Upacara Pabiakala lan Widhi Widana

သောသောသောသောသောသောသောသောသောသော

Sakala lan niskala antuk Pandita/ utawi Pinandita.

၁၀။ သောသောသောသောသောသောသောသောသောသော

na. Wenten pasaksi Prajuru Desa minekadi Kelian Desa lan Dinas

သောသောသောသောသောသောသောသောသောသော

ngilikitayang pawiwahan maka upasaksi ring Sakala.

၁၁။ ပိတောက်တူကပ်ပေးအပ်ပေးသောသောသောသောသောသော

(2) Parabian sane tan manut kadi ring ajeng sinanggeh tan patut utawi

သောသော

Tan sah.

ဤပျာအာပဇွန်ခါဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ

(3) Prade Wenten Deha utawi Pesaren mawiwaha kadura desa, patut

မိမာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ

Sang Sane ngambil (Purusa) kakeninin Bea Panglepas / Panepak

ကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ။

Kulkul Akehnyane Manut Pararem.

ဤပျာအာပဗေဇါဟဟေဝိပိမာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ

(4) Prabea punika wenten Pah-pahannyane sane sampun kacumponin

ဟဟေဝိပိမာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ။

Manut Pararem.

ဤဝိမာပဗေဇါဟဟေဝိပိမာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ။

(5) Risampun matemu jagi marabian patut :

ဟဟေဝိပိမာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ။

ha. Ngelaksanayang Upacara Biakala/ Prayascita.

ကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ။

na. Patut Ngayab Pakala-kalaan.

ကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ။

ca. Malepeh ring Kulawarga Predana.

ဤမဟာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ

(6) Sahananing paridabdab indik Parabian patut nganutin Sasuluh

မဟာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟဟဟေဝိပိမာကဗွဒိပဟာကဗွကဗာအာပဗေဇါ။

Sane Becik manut Sastra Agama Druwene miwah Pararem.

ပုဂံသီရိ

Pawos 41

တေးသံကဏ္ဍာန်

Tata cara parabian :

ဤသံကဏ္ဍာန်ကိုပေးသောအခါတွင်အသံအသွယ်အသွယ်အသွယ်အသွယ်

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

ဂိုဏ်းအသံအသွယ်အသွယ်အသွယ်အသွယ်အသွယ်

Ring Prajuru salanturnya prajuru maritatas, manut tan manut

အသံအသွယ်အသွယ်အသွယ်အသွယ်အသွယ်

kakecap parabiane.

ဤသံကဏ္ဍာန်ကိုပေးသောအခါတွင်

(2) Pamargin papadikan manut dudonan :

ဤသံကဏ္ဍာန်ကိုပေးသောအခါတွင်

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

ဤသံကဏ္ဍာန်ကိုပေးသောအခါတွင်

1. Kapertama antuk Pasadok.

ဤသံကဏ္ဍာန်ကိုပေးသောအခါတွင်

2. Kaping Kalih Mamadik larapan amatra.

ဤသံကဏ္ဍာန်ကိုပေးသောအခါတွင်

3. Kaping Tiga Upacara Pebebasan.

ဤသံကဏ္ဍာန်ကိုပေးသောအခါတွင်

na. Risampun mapragat raris sang istri kaajak budal ring pakubon

သီလင်္ဂါမဟာကောဗန္ဓုကိဟန္တုပုဗ္ဗဘဝဗျာဓိကော

sang lanang, saha kalanturang antuk upacara pabyakala
ပဝိပဟာရါ။

Pawiwahan.

၈။ ဗျာဓိပုဗ္ဗဗျာဓိပုဗ္ဗဘဝဗန္ဓုကိဟန္တုပုဗ္ဗဘဝဗျာဓိ

ca. Mangda puput tumus Sekala Niskala, raris kulawarga purusa
ဗန္ဓုပုဗ္ဗဗျာဓိပုဗ္ဗဘဝဗျာဓိ။

makta pejati ring merajan wadone.

၉။ ပုဂံဗျာဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိ =

(3) Prade Ngerorod/ngrangkat patut :

၉။ ပုဂံဗျာဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိ

ha. Reraman lanange ngawentenang pamalaku antuk duta saksi,
သန္ဓိကိဟန္တုပုဗ္ဗဘဝဗျာဓိ။

sakirangnya Kalih diri.

၉။ ပုဂံဗျာဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိ

na. Pagenahan antene tan kengin ring pakubon sang lanang
သုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိ။

sedereng mabiakala.

၉။ သန္ဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိ =

(4) Sajeroning Pakrunan/pamelakuan patut :

၉။ သန္ဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိပုဗ္ဗဘဝဗျာဓိ

ha. Kamanggala antuk geng pengampura majeng ring reraman wadone.

၈။ အမိကျွဲကော့ဘာပွဲခွဲအခါအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ

na. Kaigumang baos indik pakidih utawi palegayan arep
ကိပ်ကမ္ဘာပွဲအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ
ring pasewakan sang ngidih saha dewasa Pakerab kambean
ကိပ်ကမ္ဘာပွဲ

riwekas.

၉။ အမိကျွဲကော့ဘာပွဲခွဲအခါအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ

ca. Kacihnayang indik kapurusa utawi prade sentana rajeg kejejerang,
ကိပ်ကမ္ဘာပွဲအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ
Kapatut ngidih anak lanang sane kabaos kategepin kamanggehang
ကိပ်ကမ္ဘာပွဲ

sentana nyeburin.

၁၀။ ပျော့ပိပျော့ကမ္ဘာပွဲအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ

ra. Prade pejati tan katerima jantos ping tiga, pakrunan
ပျော့ပိပျော့ကမ္ဘာပွဲအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ

kamargiang sakadi patut.

၁၁။ ပျော့ပိပျော့ကမ္ဘာပွဲအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ

(5) Pakrab Kambean mapiteges upacara tinas apadang (puput) mapikuren
ပျော့ပိပျော့ကမ္ဘာပွဲအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ

Duaning manut sakadi ring sor :

၁၂။ ပျော့ပိပျော့ကမ္ဘာပွဲအိပ်ပျော့ပိပျော့ကမ္ဘာပွဲပွဲ

ha. Sajeroning kabaos ambe, kalaksanayang ring Niskala

ပာဝုဗျါ

Pararem.

ပာဝုဗျါ

Palet 2

ဟိန္ဒိန္ဒုပိဟါ

Indik Nyapian

ပာဝုဗျါ

Pawos 42

ကပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါ

(1) Pawiwahan prasida kawusanang malarapan palas marabian

ဟုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါ

utawi silih sinunggil seda.

ဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါ

(2) Wusan mapikuren riantukan silih sinunggil lina mapiteges Balu,

ဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါ

makadi Balu Lanang lan Istri.

ဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါ

(3) Palas marabian inggih punika sangkaning mawiwit wicara.

ဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါပုဗျါ

(4) Sang ayat palas marabian patut atur supekta pailikitan riin

ကိမ်းကွယ်ဘာသါ၊ ဝိဇာအိကရီဂိယဗ္ဗာဒါကန္တုပအံပေယျာယ

ring sang rumaos, (Pengadilan Negeri) wasu tinas apadang pamutuse

ကောဘာသုဗိယာရိ၊ ပပူပူကွာအာကောဝိယာကောပရိကန္တုဂီကော

kabaos nyapian, wawu Prajuru desa nyiarang kawentenannya ring desa

သမာရိကိပ္ပာကမာလာကုဗာကမ္ပုဗါ။

saha keni prabeya manut pararem.

၁။ ယုယုဒါပကမာမာကိပမာကိပကမာဝဲကမာဝဲပေယျာယ

(5) Yening palase marabi pada lila, soang-soang patut naur prabea

ပမာကိပကမာမာကမ္ပုဗါ။

Pasaksi Manut Pararem.

၂။ ယုယုဒါပကမာမာကိပမာကိပကမာမာမာကမ္ပုဗါ

(6) Yening tan pada lila sang nedunin palas sane patut naur prabea

ပိမာကိပကမာမာကမ္ပုဗါ။

Pesaksi Pengangan ipun manut Pararem.

၃။ ပိကိကမာမာကိပကမာမာကိပကမာမာကမ္ပုဗါ

(7) Indik palas merabi punika kapikukuh antuk Ilikita/

ကမ္ပုဗါပကမာမာကမ္ပုဗါ။

Kaputusan Pengadilan Olih Sang sinanggeh utawi sang makadi patut.

ပုဒ်မိၤ

Pawos 43

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

(1) Tata cara palas marabian sakadi ring sor :

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

ha. Nawur prabeya pasaksi sinalih tunggil sami matenga;

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

na. Pagunakayan polih pahan pada.

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

warisan kakuasa antuk purusa.

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

ra. Ngawuruhin miwah ngupajiwon pratisentana manut swadharma

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

Guru Rupaka.

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

(2) Prade riwekas sang palas kacihnan adung malih, patut :

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

ha. Ngamargiang pawiwahan malih;

ကၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤတၢ်ပုဒ်မိၤ

na. Kadanda nikel saking palase.

ဤမာဠာဒါဝဏ္ဏာသီလန္တာကရိသာကဟူ၍ ဝိပဿနိကဗျာဒါ

(3) Sajeroning palase melantaran wicara utawi pada lila, prade
ဟိမ္မိကုဗာဏာဗါဗန္ဓါဝါသိလန္တာပဗ္ဗာဏိဗ

Istrin Mobot/ Mandeg, Sang Lanang kapatutang ngupa jiwa

ဣန္ဒြေသိမ္မိဗျူဟာဗျူဟာဣန္ဒြေသိမ္မိဗျူဟာဣန္ဒြေသိမ္မိဗျူဟာ

Jantos Sang Istri Ngembasang Putra, ngantos anake alit mabelas.

မာဠာဒါဝဏ္ဏာ

Pawos 44

ဤမာဠာဒါဝဏ္ဏာသီလန္တာကရိသာကဟူ၍

(1) Sang balu kabinayang dados :

မာဠာဒါဝဏ္ဏာသီလန္တာကရိသာကဟူ၍ ဝိပဿနိကဗျာဒါ

ha. Balu luh wit sentana (sentana rajeg) miwah balu luh boya sentana;

ဣန္ဒြေသိမ္မိဗျူဟာဗျူဟာဣန္ဒြေသိမ္မိဗျူဟာဣန္ဒြေသိမ္မိဗျူဟာ

na. Balu muani kapurusa (wit sentana) kapurusa miwah balu

ဣန္ဒြေသိမ္မိဗျူဟာဗျူဟာဣန္ဒြေသိမ္မိဗျူဟာဣန္ဒြေသိမ္မိဗျူဟာ

muani nyeburin (boya sentana nyeburin).

ဤမာဠာဒါဝဏ္ဏာသီလန္တာကရိသာကဟူ၍

(2) Swadharmaning balu inucap patut :

မာဠာဒါဝဏ္ဏာသီလန္တာကရိသာကဟူ၍ ဝိပဿနိကဗျာဒါ

ha. Ngamanggehang patibrata, tan kengin ngamargiang paradara/

ဥဒရိကရမာ

Drati krama.

က။ ကျွဲမသမိပကိန္နုကလမာ၊ ဖေက္ခာသန္တကသကပါ၊ တာဒသမိ၊

na. Nguwasayang waris gunakaya, tan dados ngadol, ngadeang,
ဗဒရိသိဟိကရမာ၊ ဟာသန္တကရမာ၊ ဟာသန္တကရမာ၊ မိသကရိ
makidihang lan siosan punika, sawawaning kabebasanng sakeng
ပျာက္ခန္တုဗဒရိကရမာ၊ ဟာသန္တကရမာ၊ ဟာသန္တကရမာ၊ မိသကရိ
pianak utawi kulawarga pinih tampek saking parabine prade
ကမာသန္တကရမာ၊ ဟာသန္တကရမာ၊ မိသကရိ။

okane kantun alit-alit.

ခ။ ကရိန္ဒါသိဒ္ဓိ၊ ဟာသန္တကရမာ၊ ဟာသန္တကရမာ၊ မိသကရိ။

ca. Kengin ngidih sentana prade wenten pidabdab sadurung
မိသကရိ၊ ဟာသန္တကရမာ၊ ဟာသန္တကရမာ၊ မိသကရိ။
sinalih tunggil lina, saha kabebasanng antuk kulawarga
မိသကရိ၊ ဟာသန္တကရမာ။

sinanggeh purusa.

ဂ။ ကရိန္ဒါသိဒ္ဓိ၊ ဟာသန္တကရမာ။

ra. Kawenangang mawiwaha malih.

ဣ။ ကရိန္ဒါသိဒ္ဓိ၊ ဟာသန္တကရမာ။

(3) Balu kaucap tan pagch sakadi ring sor :

ဟ။ ဥဒရိကရမာ၊ ဟာသန္တကရမာ။

ha. Drati krama utawi paradara.

គ្រាមទិលំសតិបក្សាវោត្តសាស្ត្រាស៊ីវិល្យាសិវ្យា

na. Matilar saking pakubon tan pasadok jantos 6 (nem) sasih;

ស្រុកលេខមិស្សឯមសិវ្យាស្រុកស្រុកស្រុកស្រុកស្រុកស្រុក

ca. Lempas ring swadarma sios-siosan tan prasida ngeschin

ស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុក

solah maprawerti arep ring pituduh kulawarga purusa, Prade

ស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុក

mamurug patut kaicen pamatut.

ប្រាសាទ ១៣១

Palet 3

សិវ្យាស្រុក

Indik Sentana

ប្រាសាទ ១៣១

Pawos 45

គ្រាមិស្សឯមសិវ្យាស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុក

(1) Sentana wenten kalih pawos sane kaucap pratisentana miwah

សិវ្យាស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុក

sentana paperasan.

គ្រាមិស្សឯមសិវ្យាស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុកស្រុក

(2) Prati sentana inggih punika sentana sane metu saking pawiwahan

កាបទ្វេហិ ॥

kapatut.

ក្ប ប្បវាហមិបហាត្ថគ្គបិទ្រំសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា

- (3) Prade pawiwahan tan ngwetuang sentana kengin ngidih sentana
ហាត្ថគ្គបមាភាវិសាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា ॥
antuk upasaksi sakala niskala sane kawastanin sentana paperasan.

៣ ប្បវាហមិបហាត្ថគ្គបទ្វេហិទ្រំសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា

- (4) Prade pawiwahan tan kapatut ngwetuang sentana, mangda tan
ភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា ॥
kantun kawastanin babinjat utawi astra patut kamanggala antuk
បញ្ចាសាវា ॥

panyanggaskara.

១ ភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា

- (5) Sentana rajeg inggih punika, prati sentana wadon (pradana)
សាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា ॥
sane kamanggehang lanang (Purusa) tur sampun ngalaksanayang
បមិបហាត្ថគ្គបិទ្រំសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា ॥

pawiwahan, nyeburin.

៤ សាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា

- (6) Sang sane kaarsayang sentana rajeg inucap inggih punika:
ហា ប្បវាហមិបហាត្ថគ្គបទ្វេហិទ្រំសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភាវាភារិក្ខិទិសិទ្ធិភា ॥
ha. Prati sentana wadon tunggal utawi silih sinunggil pratisentana

ບາງທາງໂຄງສ້າງກະສັບຍິງອີ່ມີ່ສູງກະທາງທາງກາງ

wadon yaning makasami pratisentana wadon.

ຄຳສາຍສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

na. Sampun kamanggehang dados pratisentana (purusa);

ສາຍສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

ca. Kapawiwahan kaceburin, kautsahayang antuk jadma

ສາຍສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

sanc maagama ngelaksanayang pamarisuda raga

ບາງທາງອີ່ມີ່ສູງຄຳຍັກກະທາງທາງກາງ

utawi Sudhi Wadani.

ກຳສາຍສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

ra. Sane manggehang sentana rajeg patut mapasadok ring

ບາງທາງອີ່ມີ່ສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

I Prajuru Desa tur Kelian Desa patut nyiarang utawi

ບາງທາງອີ່ມີ່ສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

Ngenterang Ring Paruman Desa.

ບາງທາງອີ່ມີ່ສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

Pawos 46

ກຳສາຍສູງຄຳຍັກກະທາງທາງກາງສູງອີ່ມີ່ສູງກະທາງທາງກາງ

(1) Ngangkat sentana manut dudonan patut makacihna arta

ဣဃာပဗိယာမာန္တာဂုဗန္တေမာန္တာပုဗ္ဗိယာမာန္တာနိမ္မိတဃ။

brana pamerasan sane kasaksiang sakala niskala.

ဣဃ။ သပမိကဟူဗိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ

(2) Sapa sira ugi krama pacang ngidih sentana patut masadok
ဘိန္တံပိဟာဂုဗန္တေမာန္တာမာန္တာဗိဒ္ဓိမာဂ္ဂါပဗိယာမာန္တာ။

ring Kelian Desa sanistane Asasih sadurung pamerasan.

ဣဃ။ နိဗိဟာဂုဗန္တေကုဗန္တိဗိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ

(3) Kelian Desa nguningayang/ nyiarang ring sawidangan desa,
မံသပမိကဟူဗိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ

sang sapa sira ugi rumasa tan lila mangda masengker Kalih Wuku

မာဂ္ဂါပဗိယာမာန္တာမာဂ္ဂါနိဗိဟာဂုဗန္တေ။

sadurung pamerasan masadok ring Kelian Desa.

၅။ ပုဗ္ဗာဂုဗန္တေမာဂ္ဂါပဗိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ

(4) Prajuru Desa digelis maosin saha ngicenin pamutus
နိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ။

nepek ring Catur Dresta miwah Pararem.

၆။ ပုဗ္ဗာမာဂ္ဂါပဗိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ

(5) Prade sulur paperasan tan manut kecaping ajeng, Prajuru Desa
ပိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါပဗိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ

wenang ngandeg sang pacang makarya, saha ngicenin pamutus

မာဂ္ဂါပဗိဗ္ဗာယပမံဗိဗ္ဗိနိန္ဒာနာပဗ္ဗာဗ္ဗာမာဂ္ဂါ

mangda kapuputang riin bebaosan sulur utawi wicariania.

၇။ ကုတမယာဂ်ဗိသိသိကိသကဏ္ဍိပျာဏ်။

ra. Kautamayang saking waris Pancer Purusa.

၈။ သိလကိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတုပုဗိဗိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတု။

ka. Sinalih tunggil mawiwit saking kulawarga tunggal sinanggeh

ဟူဗိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတုပုဗိဗိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတု။

utawi mrajan, paibon lan dadia utawi ngambil anak

သိကုသိသိကိသကဏ္ဍိပျာဏ်။

Sios Sakewanten sane magama Hindu.

၉။ ကုတမယာဂ်ဗိသိသိကိသကဏ္ဍိပျာဏ်။

(3) Kengin ngangkat sentana langkung ring adiri, Lanang wiadin Wadon.

ပုဗိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတု။

Palet 4

သိလကိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတု။

Indik Warisan

ပုဗိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတု။

Pawos 48

၁။ သိလကိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတုပုဗိဗိဗျတ္တိပုဗိဗိဗျာရိက္ခယသံဓာတု။

(1) Warisan inggih punika tetamian Arta Brana saha ayah-ayahan ngupadi

ကုတမယာဂ်ဗိသိသိကိသကဏ္ဍိပျာဏ်။

Kasukertan Sekala Niskala saking kaluhurania arep ring turunania.

ဣ။ နါမိကဋ္ဌိဒုပဂိမခါဗျိကး

(2) Kang sinanggeh warisan luire :

ဟ။ ဣပဗိဗာဒုဗာဒါဗိဗာဗူပဟာဒုဗာဒါဗျိကါ

ha. Due tengah makadi tegal ayahan desa, Kahyangan,

ပုမာဒါဗိဗာဒါဗျိကါဗျိကါဗျိကါ

Pusaka, Siwa Karana, lan sane siosan.

ခ။ ပကုကောယဗာဒုဗာဒါဗိဗာဒါဗျိကါ

na. Pagunakayan, Tatadan/Jiwa Dana, Hutang piutang.

ဣ။ ပပူကဒါဗျိကါဗျိကါဗျိကါဗျိကါ

(3) Wawu kengin kabaos warisan prade wenten :

ဟ။ သိဗိဗာဒါဗျိကါဗျိကါ

ha. Sang mapiturun (pawaris)

ခ။ ဣဗာဒါဗျိကါဗျိကါဗျိကါ

na. Katurunan (ahli waris)

သ။ ဣဗာဒါဗျိကါဗျိကါဗျိကါဗျိကါ

ca. Arta Brana Tategenan (Ayah-ayahan) makacihna Warisan.

ဟာဗာဒါဗျိကါ

Pawos 49

ဣ။ ဣဗာဒါဗျိကါဗျိကါ

(1) Ahli waris luire :

ဟူပုဗ္ဗိမိန္ဒြိယကပ္ပမာဏံ။

ha. Prati Sentana Purusa

ကဟူပုဗ္ဗိမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

na. Prati Sentana Pradana (sentana rajeg)

မာမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

ca. Sentana paperasan lanang/wadon.

ဤပုဂ္ဂိုလ်တို့သည် အဘိဗဟိုအဖွဲ့ဝင်တို့၏ အကျိုးခံစားခွင့်ကို ရရှိစေရန်အတွက်

(2) Prade tan wenten sakadi ring ajeng kang sinanggeh ahli waris :

ဟူပုဗ္ဗိမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

ha. Turunan Purusa pernah ngunggahang makadi : rerama lanang,

ပိန္တော့ကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

pekak salanturnia Rerama misan mindon.

ကဟူပုဗ္ဗိမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

na. Turunan Purusa pernah kasamping makadi kaponakan

မိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

dimisan miwah mindon.

ဤပုဂ္ဂိုလ်တို့သည် အဘိဗဟိုအဖွဲ့ဝင်တို့၏ အကျိုးခံစားခွင့်ကို ရရှိစေရန်အတွက်

(3) Swadarmaning ahli waris patut :

ဟူပုဗ္ဗိမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

ha. Nerima saha ngutsahayang tetamian pahan kaluhurania,

မိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံမိန္ဒြိယကပ္ပမာဏံ။

makadi ngempon Sanggah, Mrajan, Pura saha pangupakarani

ក្បួនស្រីប្រែប្រួលវិសាគុយធានាស្រីប្រែប្រួល

buntas katawur, wawu warisan dadod kaph.

ក្បួនបរហស្សីបរិស្សន៍មិកុបាលិវ្យាហេត្យាត្រៃតិបក្សតាសេរ

(2) Para ahli waris sami polih pahan sangkaning pagunakaya, សេចក្តីតែងតាំងពល្យយហេត្យាត្រៃតិបក្សតាសេរ មិកុបាលិវ្យាហេត្យាត្រៃតិបក្សតាសេរ sajawaning karang/tegal ayahan desa kaemong antuk ahli waris kang សិកត្រីក្រុមប្រែប្រួល

sinanggeh krama ngarep.

ក្បួនសិកាលិវ្យាហេត្យាត្រៃតិបក្សតាសេរលិវ្យាហេត្យាត្រៃតិបក្សតាសេរ

(3) Sinalih tunggil ahli waris kengin tan polih pahan prade :

ហេត្យាត្រៃតិបក្សតាសេរ

ha. Nilar kawitan lan Sesananing Agama

ក្បួនសេចក្តីតែងតាំងពល្យយហេត្យាត្រៃតិបក្សតាសេរ

na. Alpaka Guru Rupaka, sesampun wenten Bhisama/ Surat

ប្រែប្រួលសិកត្រីក្រុមប្រែប្រួល

Wasiat saking Sang sinanggeh Patut.

សេចក្តីតែងតាំងពល្យយហេត្យាត្រៃតិបក្សតាសេរ

ca. Sentana rajeg kesah mawiwaha utawi pratisentana nyeburin

ក្បួនសេចក្តីតែងតាំងពល្យយហេត្យាត្រៃតិបក្សតាសេរ

soang-soang kabaos Ninggal Kadaton.

ក្បួនក្រុមប្រែប្រួលសិកត្រីក្រុមប្រែប្រួល

(4) Boya ahli waris, kengin muponin hasil anut dudonan, luire :

ဟ။ မိန္ဒူကမာဘာကျီကပိယာဘာဘာကမာမာပိပဟ။

ha. Sentana Wadon selami dereng kesah mawiwaha.

က။ ဘာပွဲဘာကိဗျာဒိန္ဒူခဲကိဗျာကိဗျာကိဗျာကိဗျာ

na. Balu Wadon wiadin Lanang nycburin (soang-soang

ကောယမိန္ဒူက။

boya Sentana.

၅။ ပပာကိဗျာကိဗျာကိဗျာကိဗျာကိဗျာကိဗျာကိဗျာ

(5) Pewaris kengin mapeweweh rikala maurip pinaka Jiwa

ဘာကိဗျာကိဗျာကိဗျာကိဗျာကိဗျာကိဗျာကိဗျာ

Dana, tatadan/bekel, makacihna paweweh tetep ring okane

မာကမာမာပိပဟ။

Sane kesah mawiwaha.

ဟာဟာပါ ၅၅

Pawos 51

က။ ပာကမာကမာကမာကမာကမာကမာကမာကမာ

(1) Prade sajroning pakulawargan wenten ahli waris langkungan ring

ကိဗျာကိဗျာကိဗျာကိဗျာ

ring adiri patut :

ဟ။ ကာကမာကမာကမာကမာကမာကမာကမာ

ha. Kawentenang paigum indik pedum waris inucap.

មន្ទស្សវ័កោរ

SASTHAS SARGAH

សូត្រចតុស្សាសបញ្ចមហានិ

SUKERTHA TATA PALEMAHAN

បញ្ចមហានិ

Palet 1

គាយ

Bhaya

បុរោហិត្យ

Pawos 52

ករ្ណ បរិវិគ្គយាយ្យៗកេតិបរាយ ខេតិបរាយ គាបគ្រូកានិ

- (1) Parindik Baya luire : Jiwa Bhaya, Artha Bhaya (kepandangan),
មិបុរោហិត្យសារិវិគោលម

Miwah dura cara ring agama.

ក្នុង ដំបូងហិវិគ្គយាយ្យៗកេតិបរាយ គាបគ្រូកានិ គ្រូកានិ គ្រូកានិ

- (2) Sang manggihin kahanan Panca Bhaya, patut nepak kulkul bulus
មិបុរោហិត្យ

mapitulung.

ក្នុង បុរោហិត្យសារិវិគោលម គ្រូកានិ គ្រូកានិ គ្រូកានិ គ្រូកានិ គ្រូកានិ

- (3) Prade ring desa kahanan Jiwa Bhaya, patut desane ngaturang
គុវាយ្យៗកេតិបរាយ គុវាយ្យៗកេតិបរាយ គុវាយ្យៗកេតិបរាយ

Bhuta Yadnya manut Dresta tur sang mayanin katur ring

បញ្ចេញដោយកាយដោយគិតមរិក្ខា

patut kadanda kadi dandaning maling.

១១១៧ កាយដោយគិតមរិក្ខាបញ្ចេញដោយកាយដោយគិតមរិក្ខា

(5) Yening wenten jatma ngranjing pakubon wiadin pakarangan

វិភាសស្រ្តីមេមួនមេមួនមេមួនមេមួនមេមួនមេមួន

Rikala suwung mawastu sang madruwe karang kaicalan, wenang
ចេញហិក្ខាស្រ្តីមេមួនមេមួនមេមួនមេមួនមេមួនមេមួន

jatma inucap katuwekang antuk madewa saksi ring Pura Desa.

៤១១៧ មេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួន

(6) Mangda tan katuwekang manut ring ajeng, asing-asing ngaranjingin

គ្រូកាយដោយគិតមរិក្ខាស្រ្តីមេមួនមេមួនមេមួនមេមួន

kubon jatma sios patut :

ហេមមេមួនមេមួនមេមួនមេមួនមេមួនមេមួន

ha. Matengeran suara (makaukan)

គេមេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួន

na. Nyantos sang nruwenang karang rawuh utawi masadok

វិភាសស្រ្តីមេមួនមេមួនមេមួនមេមួនមេមួនមេមួន

ring pangapit pinih tampek, maka buatan pangranjinge.

សមេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួន

ca. Pamedal karangnia kasawenin, makacihna pangarah rikala suwung

សមេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួនមេមួន

(7) Prade Wenten Baya mawiwit saking HIV/AIDS, Flu Burung,

မာဒပလီဖာရုပမာရုဖီကပါ၊ မာဂိန္ဒုဖာပိဖာရုပဗျာပယန္တက
 sawaning tanah pecatu, tegal, carik utawitanah padruwean ngraga
 မာကကပိယကပဗိကမာမိမိန္ဒါကဘဗိပုရကပူဟါ၊ ကာပုရိက
 sane kapiara watese sisi kelod miwah kauh, reh punika
 မာဗန္ဓကကဗိန္ဒါကကါ။

mawasta gegaleng kateben

ဣပူဂါနာကမယံပင်ဟါ၊ ဣပူဂါနာပိကကါ၊ ဣပူဂါ
 Prade karasayang pagehan / turus inucap ngalikadin, yan pada

(3)

ဟံမပကာဗိကကကါ၊ ဣပူဂါနာပိကကါ၊ ဣပူဂါ
 arsa payandinge kengin watese ngange pinget Pal kewanten

Kasaksinin antuk prajuru.

၁။ ကာဗန္ဓကကဗိန္ဒါကကါ။

Kasaksinin antuk prajuru.

၂။ ကာဗန္ဓကကဗိန္ဒါကကါ၊ ဣပူဂါနာပိကကါ။

(4) Kautsahayang Mangda tan wenten Karang kabebeng.

၃။ ကာဗန္ဓကကဗိန္ဒါကကါ၊ ဣပူဂါနာပိကကါ၊ ဣပူဂါ
 Yeh Limbah lan Yeh Cacapan nenten dados ngalintangin Pekarangan

(5)

ကျာပျာကျာကကါ၊ ဣပူဂါနာပိကကါ၊ ဣပူဂါ
 Krama lian sajabaning wenten paiguman saking krama inucap.

Krama lian sajabaning wenten paiguman saking krama inucap.

၄။ ကာဗန္ဓကကဗိန္ဒါကကါ၊ ဣပူဂါနာပိကကါ၊ ဣပူဂါ
 Kawentenan Setra/ Tunon ring Desa Pakraman patut Kaupapira

(6) Kawentenan Setra/ Tunon ring Desa Pakraman patut Kaupapira

ကဗိန္ဒါကကါ၊ ဣပူဂါနာပိကကါ၊ ဣပူဂါ
 Lan kapelihara sekadi patut mangda manggeh Pekantenannya Asri

Lan kapelihara sekadi patut mangda manggeh Pekantenannya Asri

ဗြဟ္မစိ

Lan Lestari.

ပာဝေါဒါ

Pawos 55

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

(1) Sinalih tunggil Krama Desa tan kalugra :

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

ha. Ngalah-alah margi, Tegal ayahan desa, Karang desa.

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

na. Ngalah-alah Tanah Kahyangan, lan Setra, sakancan

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

tegak sinanggeh suci.

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

(2) Prade wenten sakadi ring ajeng, sang nglahlah punika patut

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

ngwaliang tanah inucap saha keni pamdanda sapatutnya kadulurin

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

upakara ring genah suci sane kalahlah.

ဗြဟ္မစိကလိဒုဗျေဗြဟ္မစိကလိဒုဗျေ

(3) Soang - soang Pekarangan lan Telajakan Krama Desa patut sayaga

နဂါးကိန္နိကဒုဗ္ဗဗျူဟာ၊ သမာပဒုဗျူဟာ၊ ဝါးကိန္နိကဒုဗ္ဗဗျူဟာ၊ ဝါးကိန္နိက
Nagingin Genah Leluhu / Sampah Organik lan Non Organik.

ပဏ္ဍိတိ၊ ပဏ္ဍိ

Palet 3

ပပာယောန

Pcpayonan

ပပာပေါ၊ ပပာ

Pawos 56

၇။ ဝါးကိန္နိကဒုဗ္ဗဗျူဟာ၊ သမာပဒုဗျူဟာ၊ ဝါးကိန္နိကဒုဗ္ဗဗျူဟာ၊ ဝါးကိန္နိက

(1) Ngawit nandur papayonan tanem tuwuh, patut adepa agung ngajeroang

သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ

saking wates,prade jantos ngaliwat wates wenang kasepat

ဝါးကိန္နိက

gantungin.

၈။ ပပာပေါ၊ ပပာပေါ၊ ပပာပေါ၊ ပပာပေါ၊ ပပာပေါ၊ ပပာပေါ၊ ပပာပေါ၊ ပပာပေါ

(2) Prade wenten papayonan ngungkulin, samaliha mawastu

သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ

mayanin kapisaga, patut kawara antuk paiguman ping ajeng prasida

သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ၊ သမာပဒုဗျူဟာ

sang nruwenng wit ngrabah utawi notor

ဣပုဂ္ဂလိကသမ္မတနိုင်ငံတော်အတွက် အကျိုးရှိစေရန်အတွက် အားပေးရန်အတွက်

(3) Prade sampun kawara taler tan wenten usaha sang nruwenang wit

သံကွယ်သော ဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် အားပေးရန်အတွက်

sang rumasa katetehan, kajerihan wenang masadok ring prajuru,

အားပေးရန်အတွက် အားပေးရန်အတွက် အားပေးရန်အတွက်

tur ri sampun kaparitas kalugra ngicalang wit inucap.

၃။ သို့သော်လည်းကောင်း၊ အားပေးရန်အတွက် အားပေးရန်အတွက်

(4) Sang keni pamidanda panyangaskara saha prabeaya manut pararem

အားပေးရန်အတွက် အားပေးရန်အတွက် အားပေးရန်အတွက်

arep ring wewangunan sang karubuhan luire :

ဟေ့ သို့သော်လည်းကောင်း၊ အားပေးရန်အတွက် အားပေးရန်အတွက်

ha. Sang nruwenang wit sinanggeh mayanin, prade pungk

အားပေးရန်အတွက် အားပေးရန်အတွက် အားပေးရန်အတွက်

Ngarubuhin wewangunan krama sios.

ခ။ သို့သော်လည်းကောင်း၊ အားပေးရန်အတွက် အားပေးရန်အတွက်

na. Sang notor, munggel utawi ngrebah taru tur ngrubuhin

အားပေးရန်အတွက် အားပေးရန်အတွက် အားပေးရန်အတွက်

wewangunan krama sios.

ဆ။ သို့သော်လည်းကောင်း၊ အားပေးရန်အတွက် အားပေးရန်အတွက်

ca. Sejaba olih bencana alam.

၃။ အားပေးရန်အတွက် အားပေးရန်အတွက် အားပေးရန်အတွက်

(5) Krama desa patut ngamanggehang kawerdian tanem tuwuh

မာၤကၢၤလိၤဒဲးၤခွၢၢ်မၤဝိၤတဲၤကိၤပိၤမၤတၢၢ်ဟ့ၣ်ဒါၣ်ကၤကွၢၢ်ခိၣ်ခိၣ်ၤ
 Makeling jantos ping Tiga ring Pisaga utawi Banjaran indike
 မၤခဲၤမၤတၢၢ်ဟ့ၣ်ခိၣ်ခိၣ်ၤဒၣ်တၢၢ်မ့ၣ်ပိၤမၤတၢၢ်ဟ့ၣ်ဒါၣ်
 Pacang masang Tuba punika, manut Pararem, saha Temboke
 ပိၤကွၢၢ်မၤတၢၢ်ဟ့ၣ်ဒါၣ်မၤခိၣ်ခိၣ်ၤဒၣ်တၢၢ်မ့ၣ်ပိၤမၤတၢၢ်ဟ့ၣ်ဒါၣ်
 Inucap kagubar utawi sanistane mangda kakaryanang Abangan.

၁။ နှၢၣ်မၤတၢၢ်ဟ့ၣ်ဒါၣ်မၤတၢၢ်ဟ့ၣ်ဒါၣ်မၤတၢၢ်ဟ့ၣ်ဒါၣ်မၤတၢၢ်ဟ့ၣ်ဒါၣ်

- (6) Krama Desa, Krama Tamiu lan Tamiu patut masadok ring Prajuru
 ၇ၤကၢၤလိၤဒဲးၤခွၢၢ်မၤဝိၤတဲၤကိၤပိၤမၤတၢၢ်ဟ့ၣ်ဒါၣ်ကၤကွၢၢ်ခိၣ်ခိၣ်ၤ
 Desa ritatkala Ngawangun, Ngontrakang umah, ngawentenang
 မၤခိၣ်ခိၣ်ခိၣ်ၤကွၢၢ်မၤတၢၢ်ဟ့ၣ်ဒါၣ်မၤတၢၢ်ဟ့ၣ်ဒါၣ်မၤတၢၢ်ဟ့ၣ်ဒါၣ်
 Parindikan Numbas lan Ngadol Tanah Palemahan Desa Pakraman.

သဗ္ဗမေဃသီလ

SAPTAMAS SARGAH

ဝိသကကမာဓိမာဏ

WICARA LAN PAMIDANDA

ပဏ္ဍိတကျမ်း

Palet 1

ဟိန္ဒူဗိသက

Indik Wicara

ပာဗာသီလ

Pawos 59

၃။ သကကမာဓိမာဏသီလကမာဓိမာဏသီလဝိသကကမာဓိမာဏ

(1) Sane wenang mawosin makadi mutusang wicara ring desa

ပုဗ္ဗဗျူဟာသီလပုဗ္ဗဗျူဟာသီလပုဗ္ဗဗျူဟာသီလပုဗ္ဗဗျူဟာသီလ

pakraman inggih punika Prajuru Desa maka Sukertaning Desa.

၃။ သီလဝိသကကမာဓိမာဏသီလဝိသကကမာဓိမာဏ

ha. Kelian Banjar prade Sang mawicara sami -sami

ဝိသကကမာဓိမာဏ

ring patunggalan Banjar.

၃။ သီလဝိသကကမာဓိမာဏသီလဝိသကကမာဓိမာဏသီလဝိသကကမာဓိမာဏ

na. Kelian Desa prade Sang mawicara patunggalan Desa Pakraman.

၃။ သီလဝိသကကမာဓိမာဏသီလဝိသကကမာဓိမာဏသီလဝိသကကမာဓိမာဏ

(2) Dudonan maosin saha muputang wicara Krama desa kadi ring sor :

ဟ။ ကပ်ပိဟင်ကောဘာသိန္တန္တိပိဟန္တဘွဲပဗျဗရါ။

ha. Kaping ajeng kabaosin antuk Kelian Banjar Pakraman.

က။ တက္ခယျဂိပရိပန္တိပိဟန္တဘွဲပဗျဗန္တဟရမံ

na. Tan cumpu ring panepas Kelian Banjar Pakraman katunasang
ဂိပက္ခယရါ။

ring Paruman.

ခ။ ပက္ခယန္တဘွဲတန္တက္ခယဂိန္တကမိဂိန္တပိဟက္ခဏ

ca. Paruman Banjar tan kanutin kengin nunasang ring Kelian Desa
ပဗျဗရါ။

Pakraman.

ဂ။ ကပ်ပိဟက္ခဏပဗျဗန္တကပ္ပမိန္တဗျဗဟေဂိန္တပိဂိ

ra. Kelian Desa Pakraman tan prasida muputang katincapang ring
ပက္ခိပိမိန္တက္ခယဟက္ခဏ။

Panglingsir sinanggeh Kerta Desa.

က။ ပက္ခဏတက္ခယဟက္ခိန္တဟက္ခဏတက္ခန္တက္ခယဘာသိရါ။

ka. Prade taler pamatut Kerta Desa tan kacumponin,
ကဟရမံဂိပက္ခယက္ခဏမိန္တက္ခယဟက္ခိပဗျဗရါ။

katunasang ring Paruman Desa sinanggeh Wasananing Pamutus.

ခ။ ပဗျဗမက္ခယဟက္ခဏတက္ခန္တက္ခယဘာသိရါကမိဂိန္တကမိပိမက္ခ

da. Pamutus Paruman Desa tan kacumponin kengin nunasang wicara
ပိန္တပ္ပိမိက္ခယဘာသိပိမိန္တက္ခိပိ။

Inucap ring Sang Rumawos/ Pengadilan Negeri.

គុកស្តុកបាសិ

nunas baos.

ក្នុង បតិបទសមញ្ញបដិសេសក្នុងភិវិបទ្រព្វបទ

(3) Panepase mangda pastika nyantenang iwang patut malarapan

ទិប្បធានសកសិវិសិទ្ធិក្នុងបទ្រព្វបទ

Tri Pramana (Saksi, Likita, Bukti) miwah tan maren nepek ring

សង្ខេប

Catur Dresta.

បញ្ជី

Palet 2

វិសិទ្ធិសកសិវិសិទ្ធិ

Indik Pamidanda

បទ្រព្វបទ

Pawos 6

ក្នុង បទ្រព្វបទសមញ្ញបដិសេសក្នុងភិវិបទ្រព្វបទ

(1) Desa wenang niwakang pamidanda ring Krama desa sane sisip.

ក្នុង បតិបទសមញ្ញបដិសេសក្នុងភិវិបទ្រព្វបទ

(2) Paniwak inucap kamargiang olih Kelian Desa.

ក្នុង បទ្រព្វបទសមញ្ញបដិសេសក្នុងភិវិបទ្រព្វបទ

(3) Bacakan pamidanda luire :

မာဃာသီရိ

Pawos 62

၃၁၁၁ နေရာအရပ်အရပ်ကွက်တို့ကိုပါစေရန်အပ်ပေ၏။

- (1) Krama Desa sane langkung ring Asasih (Kawilangin saking rahina
 ကာယော့ကွက်တို့ကိုပါစေရန်အပ်ပေ၏။
 Kayogya naur), durung naur Urunan utawi Dedandan patut nikel.

၃၁၁၂ နေရာအရပ်အရပ်ကွက်တို့ကိုပါစေရန်အပ်ပေ၏။

- (2) Yening sampun langkung ring Asasih sakeng kayogyan panauran
 နိကယ်အပ်ပေ၏။
 Nikel Sang kapidanda taler tan naur, Kelian Desa patut niwakang
 မာဃာသီရိအပ်ပေ၏။

Pakeling ring Sang Kapidanda.

၃၁၁၃ နေရာအရပ်အရပ်ကွက်တို့ကိုပါစေရန်အပ်ပေ၏။

- (3) Yening sampun langkung Tigang Paruman ngawit Pakeling sang
 ကာယော့ကွက်တို့ကိုပါစေရန်အပ်ပေ၏။
 Kadanda Durung taler naur sakadi patut, tan wenten pamargi
 မာဃာသီရိအပ်ပေ၏။

Sajawaning Karampag.

၃၁၁၄ မာဃာသီရိအပ်ပေ၏။

- (4) Pakeling sekadi inucap ring ajeng karawuhang jantos ping Tiga/
 မာဃာသီရိအပ်ပေ၏။
 sesampun kawentenang Pakeling raris Krama inucap Wenang

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

miwah mademang pangupa jiwa sang karampag.

ပုဒ်မိမိသုတေသန

Pawos 63

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

(1) Prade sang pacang karampag ngwara (ngalangin) pamargi

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

inucap mawastu sampun tan nganutin Awig-awig desa wenang

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

karang desa sanc kagenahin kadaut antuk desane manut pararem.

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

(2) Samalih yan purun taler ngalangin pamargi kadi ring ajeng tan

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

wenten pamargi sajawaning kawaliang pipilnyane nganutin tata

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

cara sanc becik manut dresta lan pararem.

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

(3) Pamidanda inucap ring ajeng keni buntas risampun sang kakeninin :

မိမိသုတေသနမိမိသုတေသနမိမိသုတေသန

ha. Nunas geng pengampura ring krama desa, riantukan nguak

၁။ နေပြည်တော်တရားရုံးချုပ်ရုံးမှ

na. Naur Pangargan Panguwak Pasubaya.

၂။ နေပြည်တော်တရားရုံးချုပ်ရုံးမှ

ca. Ngelaksanayang Madewa Saksi malih.

အမတ်ချုပ်

ASTAMAS SARGAH

ကျွမ်းကျင်မှုဦးစီးဌာန

NGUWAH-NGUWUHN AWIG-AWIG

ပုဂံ၊ ၁၉၆၅

Pawos 64

၃။ ကျွမ်းကျင်မှုဦးစီးဌာနတရားရုံးချုပ်ရုံးမှ

(1) Nguwah-nguwuhin Awig-Awig desa puniki kamargiang antuk

ပုဂံတရားရုံး

Paruman desa.

၄။ ပုဂံတရားရုံးချုပ်ရုံးမှ

(2) Paruman inucap mangda kasungkemin antuk atengee langkung

ပုဂံတရားရုံး

Krama Desa.

၅။ ပုဂံတရားရုံးချုပ်ရုံးမှ

(3) Pidaging Nguwah-nguwuwuhin Awig-awig malarapan Gilik Saguluk

Salunglung Sabayantaka lan Paras paros Sarpana ya.

မာဝါ ၁၄၅

Pawos 65

၈။ မာဝါ ၁၄၅ နှင့် မာဝါ ၁၄၆ နှစ်ခုစလုံးပါဝင်သည်။

- (1) Sakaluring sane wenten sederengnya patut kaanutang ring
မာဝါ ၁၄၅ နှင့် မာဝါ ၁၄၆ နှစ်ခုစလုံးပါဝင်သည်။

sadaging awig-awig puniki.

၉။ မာဝါ ၁၄၅ နှင့် မာဝါ ၁၄၆ နှစ်ခုစလုံးပါဝင်သည်။

- (2) Sakaluring sane durung kabaos sajeroning awig-awig puniki
မာဝါ ၁၄၅ နှင့် မာဝါ ၁၄၆ နှစ်ခုစလုံးပါဝင်သည်။
patut kamargiang manut tata cara sane sampun ketah mamargi
မာဝါ ၁၄၅ နှင့် မာဝါ ၁၄၆ နှစ်ခုစလုံးပါဝင်သည်။

kadulurin antuk Pararem-Pararem.

កម្មត្រ

បក្សប្បតិ្តកម្មការពិភាក្សាគណៈកម្មាធិការក្រសួងកិច្ចការក្រៅ
Pakraman lan Panyarikan, Kasaksinin olih Perbekel Desa
ការព្យាបាលសម្រាប់ការគ្រប់គ្រងសុខាភិបាលបក្សប្បតិ្ត
Banyupoh, Camat Gerokgak lan Majelis Madia Desa Pakraman
ការគ្រប់គ្រងសុខាភិបាលសម្រាប់ការព្យាបាលសុខាភិបាលបក្សប្បតិ្ត
Kabupaten Buleleng saha Bupati Buleleng maka Murdha Pamikukuh.

ក្នុងនាមជាប្រធានគណៈកម្មាធិការ

(3) Luir Sang Ngalingga Tanganin :

ហេដ្ឋការសុខាភិបាល

ha. Prajuru Desa :

គណៈកម្មាធិការបក្សប្បតិ្ត

បក្សប្បតិ្ត

Kelian Desa Pakraman Banyupoh,

Panyarikan,



[Handwritten signature of Ir. I Gusti Kompiang Sudarsana]

[Handwritten signature of Drs. Ida Bagus Putu Suastika]

ក្នុងនាមជាប្រធានគណៈកម្មាធិការ

ក្នុងនាមជាប្រធានគណៈកម្មាធិការ

Ir. I GUSTI KOMPIANG SUDARSANA

Drs. IDA BAGUS PUTU SUASTIKA

